

စိတ်ကူးကြီးကြီးမားမား


သမိုင်းကပြောသော

အံ့ဖွယ်ဇာတ်လမ်း

၁၀၀၀

အောင်လှိုင်

မြန်မာပြန်



The Greatest Stories Never Told
by Rick Beyer

mg.yo



သမိုင်းကပြောသော
အံ့ဖွယ်ဇာတ်လမ်း

၁၀၀၀

အောင်လှိုင်
မြန်မာပြန်



ah0082
2,500.00 KS

သမိုင်းကပြောသော အံ့ဖွယ်ဇာတ်လမ်း ၁၀၀၊ အောင်လှိုင်
မျက်နှာပုံးနှင့်အတွင်းအပြင်အဆင် - နိုင်ခွန်အား
စာမျက်နှာ ၁၈၃ မျက်နှာ၊ ၁၄ • ၅ စင်တီ x ၂၁ စင်တီ

ထုတ်ဝေသူ - ဦးခန်းဦး၊ စိတ်ကူးချိုချိုစာပေ(၀၀၅၃၈)၊ ကျ. ၁၆၄လမ်း၊ တာမွေ၊ ရန်ကင်း၊
ပုံနှိပ်သူ - ဒေါ်ဝင်းမာ၊ စိတ်ကူးချိုချိုပုံနှိပ်တိုက်(၀၀၄၁၂)၊ ၁၁၇၇၊ မရိုးရိပ်လမ်း၊ ရန်ကင်း၊
၂၀၁၇၊ ဇွန်လ၊ ပထမအကြိမ်၊ အုပ်ရေ ၅၀၀၊

ရောင်းစျေး ၂၅၀၀ ကျပ်

စိတ်ကူးချိုချိုစာအုပ်



သမိုင်းကပြောသော
အံ့ဖွယ်ဇာတ်လမ်း ၁၀၀

The Greatest Stories Never Told
Rick Beyer

အောင်လှိုင်
မြန်မာပြန်

မေမေကြီး ၂၀၁၇

1. The first part of the text is a list of names.

2. The second part of the text is a list of names.

3. The third part of the text is a list of names.

4. The fourth part of the text is a list of names.

5. The fifth part of the text is a list of names.

6. The sixth part of the text is a list of names.

7. The seventh part of the text is a list of names.

8. The eighth part of the text is a list of names.

9. The ninth part of the text is a list of names.

10. The tenth part of the text is a list of names.

11. The eleventh part of the text is a list of names.

12. The twelfth part of the text is a list of names.

13. The thirteenth part of the text is a list of names.

14. The fourteenth part of the text is a list of names.

15. The fifteenth part of the text is a list of names.

16. The sixteenth part of the text is a list of names.

17. The seventeenth part of the text is a list of names.

18. The eighteenth part of the text is a list of names.

19. The nineteenth part of the text is a list of names.

20. The twentieth part of the text is a list of names.

21. The twenty-first part of the text is a list of names.

22. The twenty-second part of the text is a list of names.

23. The twenty-third part of the text is a list of names.

24. The twenty-fourth part of the text is a list of names.

25. The twenty-fifth part of the text is a list of names.

26. The twenty-sixth part of the text is a list of names.

27. The twenty-seventh part of the text is a list of names.

28. The twenty-eighth part of the text is a list of names.

29. The twenty-ninth part of the text is a list of names.

30. The thirtieth part of the text is a list of names.

မာတိကာ

၁။	အချိန်ကို ခိုးယူခဲ့သူများ	၇
၂။	ပယ်ဖျက်ခံလိုက်ရသော အိုလံပစ်ပွဲတော်	၁၀
၃။	ပြန်ပေးဆွဲခံရသူ	၁၃
၄။	ရေကမ္ဘာ	၁၅
၅။	Attila ၏ ရုတ်တရက် သေဆုံးမှု	၁၇
၆။	အမေရိကတိုက်ကို ရှာမတွေ့ခဲ့သူ	၁၉
၇။	ကလေးတို့ ပါဝင်တဲ့ ဘာသာရေးစစ်ပွဲ	၂၁
၈။	ကွင်းမသုံးရန် တားမြစ်ခြင်း	၂၃
၉။	ကမ္ဘာပတ်ခဲ့သူ 'အိုင်ဘီအန် ဘက်တူတား'	၂၅
၁၀။	ရေတပ်ဗိုလ်ချုပ် Zheng ၏ ပင်လယ်ရေကြောင်းခရီးစဉ်	၂၇
၁၁။	မြို့စားကြီး ဘလက်ဒ်	၂၉
၁၂။	အလုံး၊ အပြား မဟုတ်ဘူး	၃၁
၁၃။	အင်ပါယာ ကျဆုံးခန်း	၃၂
၁၄။	ပျောက်ကွယ်သွားသော နေ့ရက်များ	၃၅
၁၅။	သစ်ဥ၊ သစ်ဖုဖြင့် ဆေးကုသနည်းကို မြှင့်တင်ပါ	၃၇
၁၆။	ကော်ဖီနှင့် ပုပ်ရဟန်းမင်းကြီး	၃၉
၁၇။	ပြေလည်မှုရစေသည့် အပြန်အလှန်သဘောတူညီချက်	၄၁
၁၈။	ဘီယာနှင့် မေဖလားဝါးအမည်ရှိသဘော	၄၃
၁၉။	ရိုတ်စပီးယား တမ်းချင်း	၄၅
၂၀။	ကျူးလစ်ပန်းစိုက်ချင်သည့် စိတ်ရူး	၄၆
၂၁။	မင်းကြီးအတွက် အံဝင်ခွင်ကျဖြစ်သောနေရာ	၄၈
၂၂။	မြို့တော်အားဝိုင်းရံခဲ့ရခြင်းကို ပြန်လည်အမှတ်ရစေသည့် ပြင်သစ်မုန့်ချိုကွေး	၅၀
၂၃။	လန်ဒန်မြို့မှ အလွိုက်ကော်ဖီဆိုင်	၅၂
၂၄။	စက္ကူထုတ်လုပ်မှု ရာဇဝင်	၅၄

၂၅။ စက္ကောတလန် တောင်ပေါ်သားဂါဝန်	၅၅
၂၆။ ဒုစရိုက်မှသည် သုစရိုက်သို့	၅၆
၂၇။ မြင်းစီးကျွမ်းကျင်သူ ရိဘာရီ	၅၈
၂၈။ ဗိုလ်မှူးကြီးနှင့် အရေးပါသောမှတ်စုတို့	၆၀
၂၉။ အမေရိကန်၏ ပထမဆုံးသောသမ္မတ	၆၂
၃၀။ သေမင်းတမန် ဆရာဝန်	၆၃
၃၁။ စက်မှုပညာရပ်နှင့်ဆိုင်သော အင်တာနက်	၆၅
၃၂။ တောင်တရုတ်ပင်လယ်အား စိုးမိုးခဲ့သည့် အမျိုးသမီး ပင်လယ်ဓားပြခေါင်းဆောင်	၆၇
၃၃။ အမေရိကန်အား နာမည်ပြောင်ဖြစ်စေသည့် အန်ကယ်ဆမ်	၇၀
၃၄။ ဂျက်ဆန်နှင့် ဘင်န်တန်	၇၂
၃၅။ သတ္တုကြယ်ပွင့်များ စီခြယ်ထားသည့်အောင်လံ	၇၄
၃၆။ ဆရာဝန်သုံးနားကြပ်အား စတင်တီထွင်နိုင်ခဲ့သူ	၇၅
၃၇။ မျက်မမြင်များ စာရေးနိုင်ရန်	၇၇
၃၈။ ပထမဆုံးပေါ်ပေါက်ခဲ့သည့် ကွန်ပျူတာ	၇၉
၃၉။ ကာလီနတ်ဘုရား၏ အမိန့်အရ	၈၁
၄၀။ မိသားစု စီးပွားရေးလုပ်ငန်း	၈၄
၄၁။ လူတစ်ဦး မဲတစ်ပြား	၈၆
၄၂။ တီထွင်သူတစ်ဦး၏ ပုံတူလက်ရာ	၈၈
၄၃။ ဖိနာဂေ့ဂျီ၏ ထူးဆန်းသောသေမှုသေခင်း	၉၀
၄၄။ ပင်အပ်တွယ်ချိတ်မှ ရရှိသောငွေ	၉၂
၄၅။ မျက်လှည့်ပညာ ထွန်းကားခဲ့ချိန်	၉၃
၄၆။ အမေရိကန်၏ အမျိုးသားသီချင်း မွေးဖွားခြင်း	၉၅
၄၇။ မြင်းစီးစာပို့သမား	၉၆
၄၈။ တယ်လီဖုန်းပုံပြင်	၉၇
၄၉။ သေနတ်ဆိုတာ အသက်တွေကို ကယ်တင်တဲ့အဓိပ္ပာယ်ပါ	၉၈
၅၀။ ဆေးပြင်းလိပ် ၃ လိပ်	၁၀၀

၅၁။	အံ့ဩဖွယ်တီထွင်နိုင်ခဲ့သော “ဖက်စ်”	၁၀၂
၅၂။	သရုပ်ဆောင်မင်းသားနဲ့ လင်ကွန်းရဲ့သား	၁၀၄
၅၃။	အစနှင့် အဆုံး	၁၀၆
၅၄။	လက်နှိပ်စက်ပေါ် ပါရှိသော လက်ကွက်များ	၁၀၈
၅၅။	လျှို့ဝှက်မြေအောက်လမ်း	၁၀၉
၅၆။	ချီကာဂိုက လောင်တဲ့မီး မဟုတ်ပါ။	၁၁၁
၅၇။	မာန်နတ်မင်းသမီး	၁၁၃
၅၈။	ကာတွန်းဇာတ်ကောင်များ	၁၁၅
၅၉။	လယ်ယာမြေတိုက်ပွဲ	၁၁၆
၆၀။	ဂါဖီးလ်ကို ဘယ်သူသတ်ခဲ့သလဲ	၁၁၈
၆၁။	အကျိုးအကြောင်းစုံလင်စွာ သိရှိသူ ဆရာဝန်	၁၂၀
၆၂။	စိတ်ဝင်စားဖွယ် လျှပ်စစ်ကုလားထိုင်ဈေးကွက်	၁၂၂
၆၃။	အန်နီနှင့် ကိုင်ဆာ	၁၂၄
၆၄။	ဆန်အိုးထဲက တော်လှန်ရေး	၁၂၆
၆၅။	လက်နှိပ်ဓာတ်မီးနှင့် ရထားအစပြုပေါ်ပေါက်ခြင်း	၁၂၈
၆၆။	မဲဆန္ဒရှင်များအား သေကြေပျက်စီးစေခဲ့သည့် ရွေးကောက်ပွဲ	၁၂၉
၆၇။	ရေခဲမုန့်ကတော့ စတင်မွေးဖွားခြင်း	၁၃၁
၆၈။	စိန်ရိုင်း	၁၃၃
၆၉။	ဘောလုံးကစားနည်းကို ကာကွယ်ပေးခဲ့သူ	၁၃၆
၇၀။	အီဖယ် သို့မဟုတ် မျက်စိစပါးမွေးစူးစရာနေရာ	၁၃၇
၇၁။	အမေရိက၏ အားကစား	၁၃၈
၇၂။	ရုပ်ပြောင်းရုပ်လွှဲ အို ပိုဝဲလ်	၁၃၉
၇၃။	ကြိုးမဲ့ကြေးနန်းဆက်သွယ်ရေး	၁၄၀
၇၄။	ပထမကမ္ဘာစစ်ဆီသို့ ဦးတည်သည့် မှားယွင်းသော အလှည့်အပြောင်း	၁၄၁
၇၅။	ပါရီမြို့အား ကယ်တင်ခဲ့သည့် တက္ကစီယာဥ်မောင်းများ	၁၄၃

၇၆။	သီချင်းကြောင့်ဖြစ်သည့် သပိတ်ပွဲ	၁၄၅
၇၇။	မေ့ပျောက်သွားပြီဖြစ်သော တိုက်ပွဲ	၁၄၆
၇၈။	ဝီလျံထုတ်လုပ်ခဲ့သော ကာဘိုင်သေနတ်	၁၄၈
၇၉။	လူသားတို့၏ အကောင်းဆုံးမိတ်ဆွေ	၁၅၀
၈၀။	စကုပ်အား အမှုဆင်၍ ရုံးတင်စစ်ဆေးခြင်း	၁၅၂
၈၁။	အိုလံပစ်အမျိုးသမီး ပြေးပွဲဂယက်လှိုင်းများ	၁၅၃
၈၂။	ငွေကြေးသန်းချီ၍ အကုန်အကျသက်သာစေသည့် မှို	၁၅၅
၈၃။	သေနတ်ပစ်သမား၏ ရွှေရောင်နေ့ရက်များ	၁၅၆
၈၄။	X ဂြိုဟ်အား ရှာဖွေခြင်း	၁၅၇
၈၅။	ဘေ့စ်ဘောကြယ်တစ်ပွင့်	၁၅၉
၈၆။	ကျေးဇူးတော်နေ့ အရှုပ်အထွေး	၁၆၀
၈၇။	အိုင်းစတိုင်း၏ အမှား	၁၆၁
၈၈။	ဂျပန်၏ ရှန်ဒလာ	၁၆၃
၈၉။	ဒိုနိုဗန်နဲ့ ထောက်လှမ်းရေးအေဂျင်စီ	၁၆၄
၉၀။	အမိနိုင်ငံအတွက် ပေးဆပ်ခဲ့သူ အမျိုးသမီး	၁၆၆
၉၁။	ဟစ်တလာအား လိမ်ညာလှည့်စားခဲ့သည့် လူသေကောင်	၁၆၈
၉၂။	ကမ်းခြေစောင့်ရေယာဉ် ဒီပေါ်တာ	၁၇၀
၉၃။	စစ်ပွဲကြီးကို အောင်နိုင်ခဲ့သည့် လှေငယ်ကလေး	၁၇၁
၉၄။	ဘာသာပြန်အလွဲကြားမှ ဆုံးရှုံးမှု	၁၇၃
၉၅။	ချက်ပြုတ်ရေး ရေဒါ	၁၇၄
၉၆။	အသိဉာဏ်လင်းပွင့်သူရဲ့ ထိုထိုမျက်နှာ	၁၇၅
၉၇။	ကစားစရာ ပန်းကန်ပြားပျံ	၁၇၇
၉၈။	အာကာသရောက် ခွေးတစ်ကောင်၏ ဘဝ	၁၇၈
၉၉။	တိတ်စကလေးတစ်ခု	၁၈၀
၁၀၀။	ကွန်ပျူတာကွန်ရက်များကို ကျွမ်းကျင်သူ	၁၈၃

1.The Men Who Stole Time

အချိန်ကို ခိုးယူခဲ့သူများ

46B.C

ရှေးခေတ်ရောမ လူမျိုးများသည် “လ” များအား တိုင်းတာ သတ်မှတ်ရန်အတွက် လ(moon) ကို အသုံးပြုခဲ့ကြသည်။ လ (moon) ကို အသုံးပြု၍ တစ်နှစ်လျှင် ၁၂ လ၊ ရက်ပေါင်း ၃၅၅ ရက်အဖြစ်သတ်မှတ်ခဲ့ကြသည်။ ရောမလူမျိုးများသည် တစ်နှစ် ပတ်လုံး ရာသီဥတုအပိုင်းအခြားတစ်ခုစီအတွက် ပိုမိုရှည်ကြာသော ရက်များရရှိရန်နှင့် ဓလေ့ထုံးတမ်းဆိုင်ရာရက်များ သတ်မှတ်နိုင်ရန် ရက်သတ္တပတ်အပိုနှင့် လအပိုများ ထပ်ထည့်ခဲ့ကြသည်။

ရောမလူမျိုးတို့၏ အထက်ပါ ရက်၊ လ၊ နှစ်များ သတ်မှတ်သည့် အစီအစဉ်အပေါ် အကျင့်ပျက်ခြစားနေသည့် နန်းတွင်း အရာရှိအချို့က မကျေနပ်ကြပေ။ ထို့ကြောင့် သူတို့၏နန်းတွင်း အရာရှိ ကာလသက်တမ်းများ ကြာရှည်နေစေရန်နှင့် ပြိုင်ဘက် များ၏ သက်တမ်းတိုတောင်းသွားစေရန် ရောမပြက္ခဒိန်အား (သူတို့



ဂျူးလီးယက်ဆီဇာ

သဘောဖြင့်) ပြင်ဆင်ရေးဆွဲခဲ့ကြသည်။ တစ် နည်းအားဖြင့် နိုင်ငံရေးအရ လိုအပ်သလို ခြယ် လှယ်ခွင့်ရရှိရန် အချိန်ကာလများအား ခိုးယူကြ သူများဟု ဆိုနိုင်ပါသည်။

ဘီစီ ၄၆ ခုနှစ်တွင် ရောမ၏တစ်နှစ်တာ “လ” များ၌ ၂ လ၊ ကျော်ကျော် လျော့နေခဲ့သည်။ ထိုကာလအတွင်း ဂျူးလီးယက်ဆီဇာ ဘုရင်နန်း တက်လာသော အချိန် ၌ တစ်ချက်လွှတ်အမိန့်ဖြင့် ရောမပြက္ခဒိန်အား အသစ်ပြန်လည်ရေးဆွဲစေခဲ့ သည်။ ဆီဇာဘုရင်၏အစီအစဉ်အရ တစ်နှစ် လျှင် ရက်ပေါင်း ၃၆၅ ရက်ပါ ပြက္ခဒိန်ရေးဆွဲနိုင်

mgyc.com



ခဲ့သည်။ ၎င်းပြင် ဆီဇာသည် New Year's Day (နှစ်သစ် ကူးရက်)အား မူလမတ်လ ၁ ရက် သတ်မှတ်ထားရာမှ ဇန်နဝါရီ ၁ ရက် အဖြစ် ပြောင်းလဲသတ်မှတ်ပေးခဲ့ပြီး လေးနှစ်တစ်ကြိမ် (၄ နှစ် ကြာတိုင်း) ရက်အပိုများ(Extra day) ထပ်မံ ပေါင်း ထည့်ပေးခဲ့သည်။

ဆီဇာဘုရင်၏ ရောမပြက္ခဒိန်အသစ်ရေးဆွဲသည့် အစီအစဉ်အား နန်းတွင်းရှိ ဆန့်ကျင်ဘက်အုပ်စုတို့က လုံးဝကျေနပ်မှု မရှိကြပေ။ ၎င်းတို့အမြင်အရ ဆီဇာသည် လောကအား အမိန့်ပေးစေခိုင်းနိုင်ရန် ကြိုးစားနေရုံမက ကောင်းကင်ဘုံကိုပါ အမိန့်ပေးစေခိုင်းတော့မည့်သူအဖြစ် တစ်ဖက်သတ်စွပ်စွဲနေကြသည်။

ဆီဇာသည် နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့အကြား လအပိုများ ထပ်မံထည့်သွင်းသလို ဖေဖော်ဝါရီလနှင့် မတ်လတို့အကြား ရက်သတ္တအပို ၃ ပတ် မရရအောင် ထည့်ပေါင်းစီစဉ် နိုင်ခဲ့သူ ဖြစ်သည်။

ဆီဇာ၏ အထက်ပါ ပြက္ခဒိန်ရက်များ သတ်မှတ်ခြင်း အစီအစဉ်ကြောင့် ရောမအတွက် တစ်နှစ်လျှင် ရက်ပေါင်း ၄၄၅ ရက်ရှိစေခဲ့သည်။ အချို့သော ရောမသားတို့ အနေဖြင့် တစ်နှစ်တာကာလကို Year of confusion (ရှုပ်ထွေးနေသည့် တစ်နှစ်တာကာလများ)အဖြစ် သတ်မှတ်ကြသော်လည်း ဆီဇာဘုရင်အနေဖြင့် တစ်နှစ်တာ၏ ရှုပ်ထွေးသောအခြေအနေများ အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့သည်ဟု ခံယူထားခဲ့သည်။



ကလီယိုပတ်ထရာ

ဆီဇာနှင့် ကလီယိုပတ်ထရာ

ရောမဘုရင်ဂျူးလီးယက်ဆီဇာအကြောင်းပြောသည်နှင့် သူနှင့်ချစ်သူ ကလီယိုပတ်ထရာ၏အကြောင်းအား ချန်ထားခဲ့၍ မရပေ။ ကလီယိုပတ်ထရာသည် ရောမဘုရင်ဆီဇာနှင့် နက္ခတ္တဗေဒပညာရှင် Sosigenes (အီဂျစ်)တို့အား မိတ်ဆက်ပေးခဲ့သူဖြစ်သည်။ Sosigenes သည် နေကို အခြေခံ၍ ပြက္ခဒိန်ရေးဆွဲရန် ဆီဇာအား အကြံပေးခဲ့သူလည်း ဖြစ်သည်။

ရောမပြက္ခဒိန်တွင် နေ့အချိန်အား ၁၂ နာရီ၊ ညအချိန်အား ၁၂ နာရီ သတ်မှတ်ထားသည်။ ပြက္ခဒိန်အရ ရှည်လျားသော နွေကာလများ၌ နေ့တာ တစ်နာရီ ၁၅ မိနစ်ခန့် ပိုရှည်ပြီး ဆောင်းတွင်းကာလများတွင် နေ့တာ ၄၅ မိနစ်ခန့် ပိုမိုတိုတောင်းတတ်ကြောင်း လေ့လာတွေ့ရှိရသည်။



2.The Olympics: Canceled

ပယ်ဖျက်ခံလိုက်ရသော အိုလံပစ်ပွဲတော်

394 AD

ရှေးခေတ်ဂရိနိုင်ငံ၌ နတ်ဘုရား God Zeus အားပူဇော်သည့် အနေဖြင့် လေးနှစ်တစ်ကြိမ် အိုလံပစ်ပွဲတော်များ ကျင်းပခဲ့သည်။

ဂရိတို့၏ အိုလံပစ်ပွဲတော်ကို ဘီစီ ၇၇၆ တွင် စတင်ကျင်းပခဲ့ပြီးနောက်ပိုင်း နှစ်ပေါင်းထောင်ချီ၍ ဆက်လက်ကျင်းပနေဆဲဖြစ်သည်။

ဂရိတို့၏အယူဝါဒအရ အိုလံပစ်ပွဲတော်တွင် အမျိုးသားများသာ (သီးသန့်) ပါဝင်ယှဉ်ပြိုင်ခွင့်ရကြပြီး အမျိုးသမီးများအဖို့ ပါဝင်ယှဉ်ပြိုင်ခွင့် မရရုံမက ပရိသတ် အဖြစ် ဘေးမှကြည့်ရှုခွင့်ပင် မရခဲ့ကြပေ။ အိုလံပစ်ပွဲတော်ကာလအတွင်း အိုလံပစ်ပွဲထက် ပိုမိုအရေးကြီးသောကိစ္စဟူ၍ ဘာမှမရှိတတ်ပေ။ ထိုကာလအတွင်း ကုန်သွယ်ရေးဆိုင်ရာ ကိစ္စများအား ဆိုင်းငံ့ထားစေပြီး စစ်ပွဲများကိုလည်း ခေတ္တရွှေ့ဆိုင်းထားစေသည်။ ရောမ တို့က ဂရိအား သိမ်းပိုက်အောင်မြင်သွားသည့်တိုင် ဂရိတို့က အိုလံပစ်ပွဲတော်အား ဆက် လက်ကျင်းပစေခဲ့သည်။





ပြင်သစ်မှူးမတ်နွယ်ဝင်
Pierre de Coubertin

အေဒီ ၃၉၄ တွင် ရောမဧကရာဇ် Theodosius က အိုလံပစ်ပွဲတော်အား ရပ်တန့်ခိုင်းခဲ့သည်။ ရောမဧကရာဇ်သည် ခရစ်ဘာသာသို့ ကူးပြောင်းပြီး နောက်ပိုင်း ဘာသာရေးကိုင်းရှိုင်းသူ ဖြစ်လာသည်နှင့် အိုလံပစ်ပွဲတော်အား ရှေးခေတ်ဂရိနတ် ဘုရားတို့၏ ဂုဏ်သရေညှိုးနွမ်းစေသော ပွဲအဖြစ် သတ်မှတ်ခဲ့သည်။ ထိုကာလ နောက်ပိုင်း ၁၅ နှစ်ကြာသည်အထိ အိုလံပစ်ပွဲတော်အား ဂရိတို့က အမှတ်ရနေဆဲ ဖြစ်ခဲ့သည်။


၁၈၉၂ ခုနှစ်တွင် အသက် ၂၇ နှစ်အရွယ်ရှိ ပြင်သစ်မှူးမတ်မျိုးနွယ် Pierre de Coubertin အိုလံပစ်ပွဲတော်

ပြန်လည်ကျင်းပရေးအတွက် ညီလာခံ၌ အဆိုတင်သွင်းခဲ့သည်။ Pierre ၏ အဆိုပြုချက်အပေါ် နန်းတွင်းရှိ အားကစားရေးရာ အရာရှိများက သိသိသာသာ တုံ့ပြန်ခြင်း မရှိခဲ့ပေ။

Pierre ၏ တစ်စိုက်မတ်မတ် ကြိုးစားမှုကြောင့် ၁၈၉၆ ခုနှစ်၌ ခေတ်သစ် အိုလံပစ်ပွဲတော်အဖြစ် ပြန်လည်မွေးဖွားခဲ့သည်။ ထိုကာလမှ စတင်၍ နောက်ပိုင်း အိုလံပစ်ပွဲတော်များ၌ အမျိုးသားဖြစ်စေ၊ အမျိုးသမီး ဖြစ်စေ ပါဝင်ယှဉ်ပြိုင်နိုင်ရုံမက တစ်ကမ္ဘာလုံးရှိ အားကစားသမားများပါ ပါဝင်ဆင်နွှဲခွင့် ရရှိခဲ့ပါသည်။

Pierre de Coubertin ၏ ရည်မှန်းချက်မှာ ဂျာမနီနှင့် စစ်ပွဲဆင်နွှဲရာ၌ မိမိဘက်တော်သားအားလုံး ကျန်းမာသန်စွမ်းပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိအောင် ကြိုတင်ပြင်ဆင်နိုင်ရေးပင် ဖြစ်သည်။

mgyoe.com



အိုလံပစ် ပွဲတော်မြင်ကွင်း

ပထမဆုံးသော စတင်မွေးဖွားခဲ့သည့် Modern Olympics (ခေတ်မီသော အိုလံပစ်ပွဲတော်)အား ဂရိနိုင်ငံ၊ အေသင်မြို့၌ စတင်ကျင်းပခဲ့သည်။ အစပိုင်းတွင် နိုင်ငံပေါင်း ၁၃ နိုင်ငံမှ အားကစားသမား ၃၁၁ ဦး ရှိခဲ့သော်လည်း နောက်ပိုင်းနှစ်များ၌ အားကစားသမားဦးရေ သောင်းနှင့်ချီ၍ တိုးတက်များပြားလာခဲ့သည်။

3. Kidnapped ပြန်ပေးဆွဲခံရသူ

401AD

ရောမအင်ပါယာ၏ နောက်ဆုံးနေ့များအတွင်း အသက် ၁၆ နှစ်အရွယ် ယောက်ျားကလေးတစ်ဦး နယ်စပ်ဒေသတစ်နေရာ၌ ကျွန်အဖြစ် ရောင်းစားခံခဲ့ရသည်။ အရောင်းစားခံ ယောက်ျားကလေးသည် ပင်လယ်ရပ်ခြား ကျေးလက်ဒေသထိတိုင်ရောက်ခဲ့ပြီး ပင်ပန်းဆင်းရဲကြီးစွာ ကျွန်အဖြစ် ရပ်တည်ခဲ့ရရှာသည်။

ကျွန်ဘဝရောက်နေရသည့် အခြေအနေကြောင့် ဘာသာရေးအား ထိထိရောက်ရောက်လုပ်လိုစိတ်မရှိဘဲ နေ့စဉ်စိတ်ပျက်အားငယ်မှုများဖြင့်သာ အချိန်ကုန်ခဲ့ရသည်။

ကျွန်အဖြစ် ပေးဆပ်ရမည့် (စာချုပ်စာတမ်းဖြင့် သတ်မှတ်သည့်) ကာလ ၅ နှစ် ပြည့်သောအခါ ကျွန်ဘဝမှ လွတ်မြောက်ပြီး မိုင် ၂၀၀ ဝေးကွာသော ပင်လယ်ဆိပ်ကမ်းသို့ ခြေကျင်လျှောက်ခဲ့သည်။



Saint Patrick

ပင်လယ်ဆိပ်ကမ်းတွင် တွေ့လိုက်သော သင်္ဘောအား ကြည့်၍ ကျွန်ဘဝမှ လွတ်လာသည့် ယောက်ျားကလေးက အိမ်ပြန်လိုစိတ် ပေါ်ပေါက်ခဲ့သည်။ “သူပြန်သွားသည်နှင့် မိဘများက သူ့အားနောက်တစ်ကြိမ်ခွဲမသွားရန် တောင်းပန်ကြလိမ့်မည်” ဟု စိတ်ကူးဖြင့် ပျော်နေရှာသည်။ ညစဉ်ညတိုင်း အိပ်မက်ထဲ၌ “မင်းကို ကျွန်ဖြစ်အောင် ရောင်းစားခဲ့တဲ့ ပြန်ပေးသမားတွေဆီကို ပြန်သွားပြီး ဘုရားသခင်ရဲ့ပြောခဲ့တဲ့ စကားတွေကို ပြောပေး”ဟု အသံတွေ ကြားနေခဲ့ရသည်။ ကျွန်ဘဝမှ လွတ်မြောက်လာသူ လူငယ်ကလေးသည်

mgys.com

Partrieius အမည်နဲ့ ကြီးပြင်းခဲ့သည်။ အိုင်းရစ်ချ်နွယ်ဘွား ဘုန်းတော်ကြီး Patrick ပင် ဖြစ်သည်။ သူ၏အိပ်မက် ထဲမှအသံများ၊ စကားများအတိုင်း သာသနာ့ဘောင်ဝင်၍ ဘုရားသခင်အလိုတော်ကျ သိက္ခာတော်ရဆရာတော်တစ်ပါး အဖြစ် သာသနာပြုခဲ့သူဖြစ်သည်။



Patrick အရွယ် မရောက်မီ ကာလများအတွင်းကတည်းက အိုင်ယာလန်၌ ပြန်ပေးဆွဲ၍ အတင်းအကျပ် ကျွန်အဖြစ် ရောင်းဝယ်သည့် စီးပွားရေး လုပ်ငန်းအကြီးအကျယ် ထွန်းကားခဲ့သည်။ ထိုလုပ်ငန်းသည် ရာစုနှစ်အတော်ကြာကာလကတည်းက စတင်ပေါ်ပေါက်



Saint Patrick ၏ ရုပ်ပုံ

နေခြင်းဖြစ်သည်။ ကျွန်ရောင်းဝယ်ရေး လုပ်ငန်းကြောင့် တစ်ချိန်တည်းတွင် ယောက်ျားကလေးနှင့် မိန်းကလေးဦးရေများစွာ ရာထောင်ချီ၍ ပြန်ပေးဆွဲခံခဲ့ရသည်။ ယောက်ျားကလေးဖြစ်ပါက သိုးကျောင်းခြင်း အလုပ်ဖြင့်စေခိုင်းခံရပြီး မိန်းကလေးဖြစ်ပါက လိင်ကျွန်အဖြစ် ရောင်းဝယ်ဖောက်ကားခြင်း ခံကြရသည်။

ဘုန်းတော်ကြီး ပက်ထရစ် (Saint Patrick) ၏ ဟောပြောဆုံးမသည့်ကျေးဇူးကြောင့် အထက်ပါ ကျွန်အရောင်းအဝယ်လုပ်ငန်းများ တဖြည်းဖြည်းပပျောက်ခဲ့ခြင်း ဖြစ်သည်။

4. Water World

ရေကမ္ဘာ

452 AD

ရောမအင်ပါယာ မပျက်သုဉ်းမီ တရုတ်ပြည်မှ “ဟန်” လူမျိုးများက အီတလီ မြောက်ပိုင်းဒေသို့ ဝင်ရောက်ပြီး နေအိမ်များအား မီးရှို့ခြင်း၊ ကောက်ပဲသီးနှံများအား လုယူခြင်း၊ မိန်းမပျိုသားသည် မိခင်မကျန် အဓမ္မပြုခြင်းတို့ဖြင့် ကျူးကျော်ခဲ့ကြသည်။ ထို့ကြောင့် ရောမ၏အကြွင်းအကျန် ဒုက္ခသည်အားလုံး (မီးဟုန်းဟုန်းထနေသော) နေရပ်အား စွန့်ခွာ၍ Adriatic အရပ်သို့ ခိုလှုံရန် ရောက်လာခဲ့ကြသည့် ဒုက္ခသည်များ စုဝေးရောက်ရှိရာ ဒေသသည် အထီးကျန်ဆန်လှသော ကျွန်းများစုဝေးနေသည့် ပင်လယ်တွင်း ရေကန်ကြီးတစ်ခုပင် ဖြစ်သည်။

ထိုကာလနောက်ပိုင်းရာစုနှစ် အနည်းငယ်အတွင်း အံ့ဩဖွယ်၊ ရင်သပ်ရှုမောဖွယ်ကောင်းသော ပတ်ဝန်းကျင်နှင့် လှပသော ဗိသုကာလက်ရာများ ပြည့်နှက်နေသည့် “ယနေ့ နာမည်ကျော်



ဗင်းနစ်မြို့” ဖြစ်လာခဲ့သည်။ ရေပတ်လည် ဝိုင်းနေသည့် ဗင်းနစ် မြို့တော်၏ တဖြည်းဖြည်းတိုးတက်စည်ပင်လာပုံကို လေ့လာပါက ယနေ့ထိ တံတားပေါင်း ၄၀၀ ကျော်နှင့် တူးမြောင်း ၂၀၀ ကျော်အထိ တိုးတက်ဖောက်လုပ်တည်ဆောက်နိုင်ခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။ ၎င်းပြင် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးအတွက် ဗဟိုအချက်အချာကျသော ဒေသတစ်ခု ဖြစ်လာခဲ့ပြီး တစ်ချိန်က ကံဆိုးမိုးမှောင်ကျခဲ့ရသည့် နိမိတ်ဆိုးများအား သာယာပျော်ရွှင်မှုများဖြင့် ဖုံးလွှမ်းနိုင်ခဲ့သည်။

mgysa.com



၁၈၆၉ ခုနှစ် ဗင်းနစ်မြို့ ရှခင်းပုံ

ဗင်းနစ်မြို့သည် ကမ္ဘာ့အလှဆုံးမြို့များ စာရင်းဝင်ဖြစ်ပြီး အီတလီနိုင်ငံ၏ ဂုဏ်ကျက် သရေဆောင် မြို့တစ်မြို့ ဖြစ်သည်။



ဗင်းနစ်မြို့၏ ရှခင်းပုံ

ဗင်းနစ်မြို့သည် ရောမမြို့မှ မိုင် ၂၅၀ ခန့်ကွာ ဝေးပြီး ကျွန်းပေါင်း ၁၁၈ ကျွန်းဖြင့် တည်ဆောက်ထား သည်။ လေ့လာတိုင်းထွာချက်များအရာ ဗင်းနစ်မြို့သည် ၁၀ နှစ်ကြာတိုင်း တစ်လက်မခန့် ရေအောက်သို့ နစ်ဝင် လျက်ရှိကြောင်း တွေ့ရှိရသည်။

5. The Death Of Attila

Attila ၏ ရုတ်တရက် သေဆုံးမှု

453 AD

“ဟန်လူမျိုး Attila” ဟု ဆိုသည်နှင့် လုယက်တိုက်ခိုက်မှုများ၊ မီးလောင်တိုက် သွင်းခံရသည့် နိမိတ်ပုံများ မှတ်ဉာဏ်အတွင်း ပေါ်လာပါလိမ့်မည်။ Attila သည် စစ်သည်ဦးရေ “သန်းဝက်ခန့်” အား အမိန့်ပေးနိုင်ခဲ့သည့်ဟန် စစ်သူကြီးတစ်ဦး ဖြစ်သည်။

ဟန်လူမျိုး Attila ၏ စစ်အင်အားက ဥရောပတစ်ခွင်ထိ ခြိမ်းခြောက်နိုင်ရုံမက ရောမအင်ပါယာကိုပါ သိမ်းပိုက်ထိန်းချုပ်နိုင်ရန် ကြိုးစားသည်အထိ ကြီးမားလာခဲ့သည်။ ထိုကဲ့သို့ စစ်အင်အားကြီးမားပြီး ဥရောပအား သိမ်းပိုက်ရန်ကြံစည်နေသည့် Attila သည် စစ်မြေပြင်တွင် ကျဆုံးခြင်းမဟုတ်ဘဲ မင်္ဂလာဦးည၌ ရုတ်တရက် သေဆုံးခဲ့ရသည်။ Attila ၏ နောက်ကြောင်း ဇာတ်လမ်းများကို လေ့လာရာ၌ သူသည် ၄၅၃ ခုနှစ်၌ ငယ်ရွယ်သူ မိန်းကလေးတစ်ဦးအား ဇနီးသစ်အဖြစ် လက်ထပ်ခဲ့သည်။ ၎င်းမိန်းကလေး အမည်မှာ



Ildico ဖြစ်သည်။ Ildico သည် သူမ၏ အလှကြောင့် ကျော်ကြားပြီး Attila ၏ ဇနီးသစ် ဖြစ်လာသူ ဖြစ်သည်။

Attila သည် မင်္ဂလာဦးည သေရည်မူးယစ်ရာမှ အိပ်ခန်းဆောင်သို့ ဝင်ရန် တုံ့ဆိုင်းနေခဲ့သည်။

နောက်တစ်နေ့ နံနက်တွင် Attila ၏ အစေခံတစ်ဦးက Attila ပုံမှန် အချိန်တွင် အိပ်ရာမှ မထလာသောကြောင့် အသံကိုမြှင့်၍နိုးလာအောင် အော်သော်လည်း ပြန်လည်ထူးသံ မကြားခဲ့

mgj.com



Attila ၏ ရုပ်ပုံ

ရပေ၊ ထိုအခါ Attila ၏ နောက်လိုက်တပည့်များက တံခါးကို ဖျက်၍ ဝင်လိုက်သောအခါ Attila ၏ အသစ်စက်စက် ဇနီးသည်က ဘေးမှာ ထိုင်လျက် ငိုကြွေးနေသည်ကို တွေ့ရသည်။

အမှန်စင်စစ် Attila ၌ နာတာရှည် နှာခေါင်းသွေးလျှံ ရောဂါ ရှိနေပြီးဖြစ်သည်။ သူသည် စစ်မြေပြင်မှရခဲ့သည့် သွေးအလိမ်းလိမ်းသော ဒဏ်ရာဖြင့် သေဆုံးရခြင်း မဟုတ်ဘဲ သူ၏နဂိုရောဂါဖြင့်ပင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

Attila ၏ ဈာပနအခမ်းအနားတွင် သူ၏ရုပ်ကလာပ်အား ပိုးသားရွက်ဖျင်အတွင်းထားရှိပြီး မြင်းသည်တော်များက စက်ဝိုင်းပုံစံ ဝိုင်းရံပေးထားသည်။ Attila ၏ နောက်လိုက်စစ်သည်တော်၊ မြင်းသည်တော်တို့၏မျက်နှာ၌ သူတို့၏ ဆရာသခင် သေဆုံးခြင်းကြောင့် သွေးမျက်ရည်ကျသည့် ပုံစံပြုလုပ်ထားကြသည်။

6. The Man Who Didn't Discover America


အမေရိကတိုက်ကို ရှာမတွေ့ခဲ့သူ

986AD

B Jarni (ဘီဂျာနီ) သည် ပင်လယ်အတွင်းလမ်းပျောက် နေခဲ့သည်။ ဘီဂျာနီ၏ သွားရမည့် ခရီးစဉ်လမ်းကြောင်းသည် Green Land ဖြစ်သော်လည်း ပြင်းထန်သော ဆောင်းဦးမုန်တိုင်း ၏ ရိုက်ခတ်မှုကြောင့် သူ၏သင်္ဘော ပင်လယ်အတွင်း ရက်အတော် ကြာ လမ်းပျောက်နေခဲ့ခြင်း ဖြစ်သည်။

မုန်တိုင်းစဲ၍ ရာသီဥတု ပြန်လည်ကြည်လင်လာချိန်တွင် ဘီဂျာနီ၏ မြင်ကွင်းထဲ၌ ကုန်းမြေတစ်ခု ပေါ်လာခဲ့သည်။ ထိုကုန်း မြေအား သေချာကြည့်ရာ၌ လုံးဝထိတွေ့ရင်းနှီးမှု မရှိသော တစ်ခါမှ မရောက်ဖူးသော နယ်မြေဖြစ်ကြောင်း သိလိုက်ရသည်။

ဘီဂျာနီ မြင်လိုက်ရသော ကုန်းမြေသည် မည်သည့် တောင်တန်း၊ မည်သည့် ရေခဲတောင်၊ မည်သည့် ဂရင်းလန်းမှ မရှိ



ဘီဂျာနီ ရွက်လွှင့်ခဲ့သော သင်္ဘောပုံ



ဘဲ တောင်ကုန်းငယ်ကလေးများနှင့် တောအုပ်ကလေးများသာပါ ရှိသော နယ်မြေသာ ဖြစ်သည်။

အမှန်စင်စစ် ဘီဂျာနီသည် အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ပြီး ကနေဒါနိုင်ငံသို့ ရွက်လွင့်သွားခဲ့သည်ကို ကိုယ်တိုင်သတိမထား မိခဲ့ပေ။ ဘီဂျာနီ၏ သင်္ဘောသားများက ကုန်းပေါ်တက်ရန် တောင်းပန်ပြောဆိုကြသော်လည်း ဘီဂျာနီကိုယ်တိုင်က အိမ်သို့ ပြန်နိုင်ရေးကိုသာ စိတ်ဇောသန်နေခဲ့သည်။

ဘီဂျာနီသည် သင်္ဘောအား အိမ်ပြန်ရာလမ်းကြောင်းအတိုင်း ခုတ်မောင်းစေခဲ့ခြင်းကြောင့် ရက်သတ္တပတ်တစ်ပတ်ကြာပြီး နောက်ပိုင်း ဂရင်းလန်းသို့ ရောက်လာခဲ့ကြသည်။

နှစ်အနည်းငယ်ကြာပြီးနောက် သူ၏စွန့်စားခရီး သွားခဲ့ပုံများအား မိတ်ဆွေတစ်ဦးထံ ဖောက်သည်ချခဲ့သည်။ ဘီဂျာနီ၏ ခရီးလမ်းကြောင်းအတိုင်း ၎င်း၏မိတ်ဆွေဖြစ်သူ "Leif Eriksson" က ရွက်လွင့်ခရီး ဆက်ခဲ့ပြီး "အမေရိကတိုက်ကို ပထမဆုံးတွေ့ရှိခြေချဖူးသည့် ပထမဆုံးသော ဥရောပသားအဖြစ် ကိုယ့်ကိုယ်ကိုယ် ကြေညာခဲ့သည်။ ဘီဂျာနီသည် အမေရိကတိုက်နှင့်ကပ်လျက် ကနေဒါသို့ကိုယ်တိုင် ရောက်ခဲ့သော်လည်း တရားဝင်ကြေညာနိုင်ခွင့် မရှိခဲ့သူပင် ဖြစ်သည်။ Leif Eriksson အနေဖြင့် ကိုယ်ပိုင်ခရီးစဉ်မဟုတ်ဘဲ မိတ်ဆွေဘီဂျာနီ ခရီးစဉ်အား သူ၏ကိုယ်ပိုင်ခရီးစဉ်အဖြစ် အကျိုးရှိရှိ အသုံးချနိုင်ခဲ့သူ ဖြစ်သည်။



7.Children's Crusade

ကလေးတို့ ပါဝင်တဲ့ ဘာသာရေးစစ်ပွဲ

1212

၁၂၁၂ ခုနှစ်တွင် စတီဗင် အမည်ရှိ ပြင်သစ်သိုးကျောင်းသား တစ်ဦးက ဘာသာရေးဆိုင်ရာ ခံယူချက်တစ်ခုအား အကောင်အထည် ဖော်ရန် စီစဉ်ခဲ့သည်။ သူ၏ ခံယူချက် အရ ဘုရားသခင်ပိုင်ဆိုင်သည့် သန့်ရှင်းမွန်မြတ်သော နယ်မြေအား ပြန်လည်ရယူရန်ပင် ဖြစ်သည်။

သိုးကျောင်းသားသည် ကလေးများအား ဘာသာရေးစစ်ပွဲ ဆင်နွှဲရန်အတွက် ခေါ်ယူစုဝေးပြီး "Army of children" (ကလေး များတပ်ဖွဲ့) တစ်ဖွဲ့ဖွဲ့စည်းလိုက်သည်။ ဒေသအတွင်းရှိ ကလေး အားလုံးကလည်း မိဘများ၏ ဂုဏ်ယူဝမ်းမြောက်သော ခွင့်ပြုချက်ဖြင့် ဘာသာရေးစစ်ပွဲ (Crusade) “ခရူးဆိတ်” တွင် ပါဝင်ရန် စာရင်းပေး သွင်းခဲ့ကြသည်။ အထူးသဖြင့် ပြင်သစ်နိုင်ငံနှင့် ဂျာမနီ နိုင်ငံတစ်လွှား၌ ကလေးဦးရေ ထောင်သောင်းချီ၍ ကလေးစစ်သားများအဖြစ် စာရင်း သွင်းခဲ့ကြသည်။ ထိုကဲ့သို့ တစ်ရွာဝင် တစ်ရွာထွက်၊ တစ်မြို့ဝင်တစ်မြို့ ထွက်ဖြင့် တပ်သားစုဆောင်းခြင်းကြောင့် ကလေးလုံးဝမရှိတော့သည့် အခြေအနေသို့ ကျရောက်ခဲ့ရသည်။



ကလေးများသည် စစ်ချီတေးများ သီဆို ရင်း ချီတက်ခဲ့သော်လည်း တိုက်ပွဲဝင်နေသည့် ကာလအတွင်း ALPS (အဲလ်ပ်) တောင်တန်းကို ဖြတ်ကျော်ချိန်၌ အစာငတ်ပြတ်၍ သေဆုံးခဲ့ရ သည်။ စတီဗင် အပါအဝင် အချို့ကလေးများ သည် မုန်တိုင်းထန်သော မြေထဲပင်လယ်အား ဖြတ် ကျော်စဉ်အတွင်း သင်္ဘောမှောက်ခြင်းကြောင့် သေဆုံးကြရပြီး အချို့က အသက်ရှင်လျက် ရန်သူ



သိုးကျောင်းသား စတီဗင်မှ ကလေးများအား ခရူးဆိတ်စစ်ပွဲတွင် ပါဝင်ဆင်နွှဲရန် ပြောဆိုနေပုံ

လက်တွင်း သက်ဆင်းရခြင်းကြောင့် ကျေးကျွန်များအဖြစ် အရောင်းစားခံခဲ့ကြရသည်။

စတီဗင်သည် ကလေးတပ်ဖွဲ့အား မြေထဲပင်လယ်မှ အောင်မြင်စွာ ဖြတ်ကျော် နိုင်မည်ဟု ယုံကြည်ခဲ့သူဖြစ်သည်။ မြေထဲပင်လယ်အား ဖြတ်ကူးနိုင်ရေးအတွက် စတီဗင် အား ကုန်သည် နှစ်ဦးက ကူညီပို့ဆောင်ပေးမည်ဟု ကမ်းလှမ်းခဲ့သည်။ စင်စစ်အားဖြင့် အဆိုပါ ကုန်သည်တို့က ခရူးဆိတ်စစ်ပွဲရှိရာ ပါလက်စတိုင်းသို့ ပို့ဆောင်ခြင်း မရှိဘဲ အီဂျစ်သို့ ပို့၍ ကလေးများအား ရောင်းစားခဲ့ခြင်းပင် ဖြစ်သည်။

8. Get Off The Field ကွင်းမသုံးရန် တားမြစ်ခြင်း

1314

၁၃၁၄ ခုနှစ်တွင် အင်္ဂလိပ် ဘုရင်အက်ဒ်ဝပ် (King Edward II) က ဘောလုံးကစားခြင်းကို တစ်ချက်လွှတ်အမိန့်ဖြင့် ပိတ်ပင် တားမြစ်ခဲ့သည်။ ထိုခေတ် ဘောလုံးကစားနည်းမှာ ယနေ့ခေတ် ဘောလုံးကစားနည်းပုံစံနှင့် အနည်းငယ် ဆင်တူပါသည်။

ဘောလုံးကစားပွဲကြောင့် တစ်မြို့နှင့်တစ်မြို့၊ တစ်ရွာနှင့် တစ်ရွာ မကြာခဏရန်ဖြစ်ရတတ်သည်။ ပြိုင်ဘက်တစ်ဖက်ချင်းစီပါ ကစားသမားများကလည်း ရာနှင့်ချီ၍ ရှိကြသည်။

အက်ဒ်ဝပ် ဘုရင်အနေဖြင့် ဘောလုံးကစားသမားများအား ပြင်းထန်သော ပြစ်ဒဏ်ချမှတ်မည်ဟု ခြိမ်းခြောက်ထားခဲ့သည်။

အက်ဒ်ဝပ်ဘုရင် နောက်ပိုင်းဆက်ခံသည့် ဘုရင်များဖြစ်ကြ သော အက်ဒ်ဝပ် III , ရစ်ချတ် II , ဟင်နရီ IV တို့ လက်ထက်တွင် လည်း သူတို့၏ ကိုယ်ပိုင်အမိန့်အာဏာအမျိုးမျိုး ထုတ်ပြန်၍ စိုးစံခဲ့ ကြသည်။

၁၄၅၇ ခုနှစ်တွင် King James II scotland (စကော့ တလန်ဘုရင် ဂျိမ်းစ် II) က ဘောလုံးကစားခြင်း နှင့် ဂေါ့ဖ်ကစားခြင်းတို့အား ပိတ်ပင်တားမြစ်ခဲ့ သည်။

၁၄၉၁ ခုနှစ် အရောက်၌ စကော့တလန် ဘုရင်ဂျိမ်းစ် IV (King James IV) က အောက် ပါအတိုင်း လွှတ်တော်ခေါ်ယူ၍ အမိန့်ထုတ်ပြန်ခဲ့ သည်။

“ဤနယ်မြေဒေသအတွင်း အကျိုးမရှိ





လေးသည်တော်များ၏ ပုံ

သော ဘောလုံးကစားနည်း ဂျိမ်းကစားနည်းများ လုံးဝမပြုလုပ်ရန် အမိန့်ချမှတ်လိုက်သည် ဟူ၍ ဖြစ်သည်။

ဂျိမ်းစ် ဘုရင်အနေဖြင့် ဘောလုံးသို့မဟုတ် ဂျိမ်းကစားခြင်းကြောင့် လေးသည်တော်များ လေးတင်လေ့ကျင့်မှု ပြုလုပ်ခြင်းများ လျော့ပါးသွားပြီး နေရာဒေသ တစ်ခုနှင့် တစ်ခုယှဉ်ပြိုင်ရာမှ အငြိုးအတေးများဖြင့် ခိုက်ရန်ဖြစ်ပွားခြင်း ဖြစ်လာနိုင်ခြင်းကြောင့် ယခုကဲ့သို့ ပိတ်ပင်ခြင်းပင်ဖြစ်သည်။

ဘုရင်အဆက်ဆက်မှ မည်သို့ပင် ပိတ်ပင်တားမြစ်ခဲ့သော်လည်း ဂျိမ်းနှင့်



Marry Queen ဂျိမ်းကစားနေပုံ

ဘောလုံးကစားခြင်းတို့က တော်ဝင်မျိုးနွယ် မိသားစုများအတွင်းမှာပင် နည်းအမျိုးမျိုးဖြင့် ဆက်လက်ရှင်သန်နေခဲ့သည်။ စကော့တလန်နွယ်ဖွား Mary Queen ကိုယ်တိုင် ဂျိမ်းကစားခြင်းကို အလွန်လိုလားနှစ်သက်ခဲ့သူ ဖြစ်သည်။

9. IBN Battuta

ကမ္ဘာပတ်ခဲ့သူ ‘အိုင်ဘီအန် ဘက်တူတား’

1325

ပင်လယ်ရပ်ခြား စွန့်စားသွားလာသူ မာကိုပိုလို၏ အံ့ဩဖွယ်ကောင်းသော ခရီးစဉ်များကို ကျွန်ုပ်တို့ ကြားဖူးကြပြီး ဖြစ်သည်။

သို့သော် မာကိုပိုလို ကွယ်လွန်ပြီးနောက်ပိုင်း အိုင်ဘီအန် ဘက်တူတား ဆိုသူက သူ့ဘဝ တစ်သက်တာ အချိန်များအား ကမ္ဘာလှည့်ခရီးသွားခြင်းဖြင့် အချိန်ကုန်လွန်စေခဲ့သည်။

ဘက်တူတား ခရီးစဉ်သည် မာကိုပိုလို၏ ခရီးစဉ်များထက် ပိုမိုရှည်လျားခဲ့သည်။

ဘက်တူတားသည် မော်ရိုကိုရှိ သူ့အိမ်မှ ၁၃၂၅ ခုနှစ်တွင် စတင် ခရီးထွက်ခဲ့ပြီး မက္ကာ (Mecca) သို့ ဘုရားဖူးအဖြစ် တစ်နှစ် အချိန်ပေး၍ ရောက်ရှိခဲ့သည်။

မက္ကာသို့ အလည်အပတ်နှင့် ဘုရားဖူး ခရီးစဉ်သွားရာ၌ ဆာဟာရကို ဖြတ်ကျော်ခဲ့ရသည်။ ထိုမှတစ်ဆင့် အီရတ်၊ ပါးရှား (အီရန်) တို့အထိ ရောက်ရှိပြီး ထိုမှတစ်ဖန် အာဖရိက၊ တန်ဇန်နီးယား သို့တိုင် ရောက်ရှိခဲ့သည်။ သူသည် အိန္ဒိယသို့ ကုန်းကြောင်းခရီးဖြင့်

ဆက်လက်ထွက်ခွာပြီး စူလ်တန်ဘုရင်နှင့် တွေ့ဆုံခဲ့သည်။ ထိုမှတစ်ဆင့် တူရကီမင်းသမီး (အိမ်ရှေ့စံ)နှင့်ပါ တွေ့ဆုံခွင့်ရခဲ့သည်။

ဘက်တူတားသည် အိန္ဒိယနိုင်ငံ၌ ၈ နှစ်ကြာ ခြေချခဲ့ပြီး ဒေလီမြို့စား(စူလ်တန်စော်ဘွား) ၏ အကြံပေးနှင့် တရားသူကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ စူလ်တန်စော်ဘွားကလည်း သူ ယုံကြည်အားကိုးသည့် ဘက်တူတားအား သံတမန်အဖြစ်



mgj.com


တရုတ်နိုင်ငံသို့ စေလွှတ်ခဲ့သည်။ သူသည် သီရိလင်္ကာနှင့် မော်လဒိုက်ကျွန်းနိုင်ငံများသို့ သွားရောက်ပြီးနောက် အိမ်သို့ ပြန်ရန် ခရီးရှည် စတင်ခြင်းမပြုမီ တရုတ်ပြည်သို့ ဝင်ရောက်ခဲ့သေးသည်။ ကမ္ဘာပတ်၍သွားခဲ့သော ဘက်တူ



တား၏ ခရီးစဉ်များ၌ စပိန်နှင့် မာလီနိုင်ငံတို့လည်း ပါဝင်ခဲ့သည်။

ဘက်တူတားသည် ကုန်းတစ်တန်၊ ရေတစ်တန် (တစ်ခါတစ်ရံ) သဲကန္တာရကဲ့သို့သော ဒေသများ၌ ကုလားအုတ်တစ်တန်ဖြင့် မိုင်ပေါင်းများစွာ ခရီးဆက်ခဲ့သူဖြစ်သည်။

ဘက်တူတား ခရီးဆန်ခဲ့သော မိုင်ပေါင်းကို ရေတွက်ရပါက မိုင်ပေါင်း ၇၃၀၀၀ အထိ ရှိကြောင်း လေ့လာတွေ့ရှိရသည်။ ရောက်ရှိခဲ့သော နိုင်ငံအရေအတွက် အနေဖြင့် ၄၄ နိုင်ငံအထိ ရှိခဲ့သည်။



ဘက်တူတား ရောက်ရှိခဲ့သည့် Mecca (မက္ကာ)အား တွေ့မြင်ရသည့် ရှုခင်းပုံ (ဤပုံတွင် ၁၄ ရာစု အစောပိုင်းကာလအတွင်း မကုသည့် ဘုရားဖူးများ လာရောက်နေကြပုံကို ဖော်ပြထားသည်။)

10. ADMIRAL ZHENG'S VOYAGES

ရေတပ်ဗိုလ်ချုပ် Zheng ၏ ပင်လယ်ရေကြောင်းခရီးစဉ်

1405

ဥရောပသားတို့၏ အကြောက်အရွံ့မရှိ ကမ္ဘာပတ်သည့် အစီအစဉ်အား လူအများသိရှိ၊ ကျော်ကြားသကဲ့သို့ တရုတ်ရေတပ်ဗိုလ်ချုပ်ကြီး ZHENG ၏ စွန့်စားရွက်လွှင့်မှု အစီအစဉ်ကလည်း ကမ္ဘာအရှေ့ခြမ်း၌ နာမည်ကျော်ကြားလျက်ရှိခဲ့သည်။

တရုတ် ရေတပ် ဗိုလ်ချုပ်ကြီး ZHENG သည် ၁၄၀၅ ခုနှစ်မှ စတင်၍ ကမ္ဘာအနောက်ခြမ်း (ဥရောပနိုင်ငံများသို့ ခရီးလှည့်လည်သွားခဲ့သည်။


ZHENG သည် ရေတပ်သင်္ဘောအစင်းရေ ၃၀၀ အား အုပ်ချုပ်ရပြီး ၎င်းအုပ်ချုပ်ရသည့် ရေတပ်သင်္ဘောများက ကိုလံဘတ်စ်စီးခဲ့သော သင်္ဘောများနှင့် ဆင်တူနေကြောင်း လေ့လာတွေ့ရှိရသည်။



ZHENG ခြေဆန့်ခဲ့သော ရေကြောင်းခရီးစဉ် ၇ ခုကျော်ကျော်၌ ရတနာများ ရှာဖွေရေးနှင့် ကုန်သွယ်ရေးတို့အတွက် တောင်အာဖရိကသို့ သွားခဲ့သည့် ခရီးစဉ်များ ပါဝင်ခဲ့သည်။ ရေတပ်ဗိုလ်ချုပ်ကြီး ZHENG ၏ ရဲဝံ့စွန့်စားသော လုပ်ရပ်များက မင် (Ming) မင်းဆက်အတွက် များစွာဂုဏ်ယူဝင့်ကြားစရာ ဖြစ်ခဲ့ရသည်။

ZHENG သည် ဝွတ်ဟုပ်အင် (Cape Of Good Hope) သို့ ရောက်ရှိသည့်အပြင်

mg9.com



တရုတ်ရေတပ် ဗိုလ်ချုပ်ကြီး ZHENG ၏ သင်္ဘောပုံစံ

အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်၍ ကာရစ်ဘီယန် ပင်လယ်မှတစ်ဆင့် ဥရောပသို့ ခရီးဆက်နိုင်ခဲ့သည်။

ZHENG ၏ ပင်လယ်ရပ်ခြား စွန့်စားသွားလာသည့် ခရီးစဉ်များသည် စင်စစ်အားဖြင့် ကိုလံဘတ်၏ ရေကြောင်းခရီးစဉ်များထက် ၇၅ နှစ်ကျော်ခန့်စောခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။

ZHENG ၏ နောက်ဆုံးပိတ် ရေကြောင်းခရီးစဉ်များအား ၁၄၃၃ ခု၌ အစပြုခဲ့သည်။ အေဒီ ၁၅၀၀ ခုနှစ်အရောက်၌ ရေတပ်ဗိုလ်ချုပ်ကြီး ZHENG(ဇင်)၏ အလိုဆန္ဒများအား ဖြည့်ဆည်းပေးသည့်အနေဖြင့် တရုတ်အစိုးရက ပင်လယ်သမုဒ္ဒရာ သွား လှေ၊ သင်္ဘောများ တည်ဆောက်ခဲ့ကြသည်။

ZHENG ၏ အကြီးဆုံးသော ရွက်တိုက်သင်္ဘောကြီးများသည် ရတနာများ သယ်ဆောင်သော သင်္ဘောများ ဖြစ်သည်။ အဆိုပါ သင်္ဘောကြီးများကို တိုင်းတာပါက ပေ ၄၄၀ ရှည်လျားပြီး ဝမ်းဗိုက်အကျယ် ၁၈၀ ပေ အထိ ရှိကြောင်းတွေ့ရှိရသည်။ ပါဝင်သော ရွက်တိုက်နှင့် ရွက်အရေအတွက်မှာ ၉ တိုင်အထိ ရှိသည်။ ZHENG ပိုင်ဆိုင်သောသင်္ဘောများသည် အများအားဖြင့် ရွှေ၊ ငွေ၊ ဆီ၊ ပိုးထည် စသည့် ကုန်ပစ္စည်းများ တင်ဆောင်တတ်ကြသည်။ ၎င်းပြင် ရေတပ်ဗိုလ်ချုပ်ကြီး ZHENG သည် တရုတ်နိုင်ငံ အတွင်းရှိ တိရစ္ဆာန်ဥယျာဉ်၌ ပြည်ပမှ တင်ဆောင်ပါရှိလာသော တိရစ္ဆာန်များအား ထည့်သွင်းပြသထားနိုင်ခဲ့သည်။ ZHENG ၏ စွမ်းဆောင်ချက်ကြောင့် ၁၄၁၄ ခုနှစ်၊ စက်တင်ဘာလ၌ မြို့တော် ပေကျင်းသို့ ပထမဆုံးအဖြစ် သစ်ကုလားအုတ်များ ရောက်ရှိလာခဲ့သည်။

11. COUNT VLAD

မြို့စားကြီး ဘလက်ဒ်

1459

၁၄၅၀ ခုနှစ်များအတွင်း ဝါလာချီယာ(Walachia) ဒေသ အား စိုးစံသည့် မြို့စားကြီး ဘလက်ဒ်ဆိုသူ ပဒေသရာဇ်တစ်ဦး ရှိခဲ့ သည်။ Vlad သည် Impaler ဟူ၍လည်း နာမည်ကြီးသူ ဖြစ်သည်။ Impaler ဆိုသည်မှာ “သံချွန်၊ ဝါးချွန်တို့ဖြင့် တံစို့ထိုး၍ သတ်သူ” ဟု သည့် အဓိပ္ပာယ်ရသည်။

ဝါလာချီယာသည် ရိုမေးနီးယားဟု ယခုခေတ်ခေါ်တွင်သော နိုင်ငံဖြစ်လာမည့် ဒေသကြီး၏ အပိုင်စားရထားသော ပဒေသရာဇ် နယ်မြေငယ်တစ်ခု ဖြစ်သည်။

Vlad သည် သံချွန်ချောင်းအားကိုင်း၍ အုပ်ချုပ်ပြီး၊ ၎င်း၏ အမိန့်အားဖိဆန်သူ မည်သူ့ကိုမဆို သနားကြင်နာကင်းမဲ့စွာဖြင့် ရက်ရက်စက်စက် ကွပ်မျက်တတ်သည်။

Vlad ၏ လုပ်ရိုးလုပ်စဉ်အတိုင်း အပြစ်သားများအား သံချွန် ဖြင့် တံစို့ထိုး၍သတ်ခဲ့သည့် လူပေါင်းမှာ ထောင်နှင့်ချီ၍ ရှိသည်ဟု လေ့လာတွေ့ရှိရသည်။



ဝါလာချီယာ မြို့စားကြီး ဘလက်ဒ်၏ ပုံတူပန်းချီ

Vlad သည် တစ်ခါတစ်ရံ ပွဲ တော်တည်ပြီးချိန်၌ အပြစ်သား သို့မဟုတ် သစ္စာဖောက် ရန်သူတို့၏သွေးဖြင့် လက် ဆေးတတ်သည်။ ကမ်းကုန်အောင် ရက် စက်သော Vlad ၏ ကွက်မျက်မှုပုံစံကြောင့် အချို့က ရွံ့ရှာမုန်းတီးကြပြီး၊ အချို့က ကြောက်ရွံ့ကြသည်။ အချို့ကလည်း အခွင့်အရေးရသည်နှင့် လက်တုံ့ပြန်နိုင်ရန် အငြိုးအတေးထားတတ်ကြသည်။

တစ်နေ့တွင် Vlad ထံ အလည်ရောက်လာသော သံတမန်များက Vlad ၏ စည်းကမ်းအတိုင်း ဦးထုပ်ချွတ်ရန် အမိန့်အား ငြင်းဆိုသည်ကို Vlad က ကျေနပ်မှု မရှိခဲ့ပေ။ သံတမန်တို့အနေဖြင့် ၎င်းတို့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအရ ဦးထုပ်မချွတ် ကောင်းကြောင်း ပြန်လည်ရှင်းပြပေးသော်လည်း Vlad က မချီသွားဖြဲပုံဖြင့် ရယ်မော၍ သံတမန်တို့၏ ဓလေ့ထုံးတမ်းအား၊ အားဖြည့်ပေးမည်ဟု ပြောဆိုကာ သံတမန်တို့၏ ဦးထုပ် နှင့်ခေါင်းကို တစ်ဆက်တည်းဖြစ်အောင် သံရိုက်သွင်းပေးရန် အမိန့်ပေးလိုက်သည်။

ထိုမျှ ကြောက်မက်ဖွယ်ကောင်းအောင် ရက်စက်သူ Vlad မှာ ၁၄၇၆ ခုနှစ်၌ ကွယ်လွန်ခဲ့ရသည်။ ပြည်သူများအနေဖြင့် Vlad အား မေ့ပျောက်အောင် ကြိုးစားကြ သော်လည်း ကာလအတန်ကြာအထိ စိတ်အစဉ်၌ အရိပ်ထင်လျက် ရှိနေကြသည်။



မြို့စားကြီးမှ သံချွန်တံစို့ ထိုး၍ အကျဉ်းသားအား ရက်ရက်စက်စက် ကွပ်မျက်နေပုံ”

Vlad ၏ ဖခင်ဖြစ်သူအား Dracul အဖြစ် လူသိများခဲ့ကြသည်။ Dracul သည် Dragon (နဂါး) သို့ မဟုတ် Devil (သရဲ) ဟူသော အဓိပ္ပာယ် ရှိသည်။ Vlad သည် Devil (သရဲ)၏ သားဖြစ်သောကြောင့် Dracula (ဒရာ ကူလာ) ဟုပင် ဆိုနိုင်ပါသည်။

Vlad သည် မြို့စားမင်း သက် တမ်းထက် အကျဉ်းစံဘဝဖြင့်နေရသော သက်တမ်းက ပိုမိုရှည်ကြာခဲ့သည်။ သူ မြို့စားမင်းမဖြစ်မီကာလအတွင်း (ရှေ့တွင် အုပ်ချုပ်ခဲ့သော) အာဏာပိုင်အဆက်ဆက်

က သူ့အား အကျဉ်းထောင်သွင်း၍ ထိန်းသိမ်းခဲ့ရသည်။

Vlad မြို့စားမင်းအဖြစ် အုပ်ချုပ်ခဲ့ရသောကာလမှာ ၆ နှစ်ခန့်သာ ကြာခဲ့ သည်။ သူ၏နယ်မြေအား တူရကီတို့၏လက်မှ ပြန်လုယူသည့် စစ်ပွဲ၌ ကျဆုံးခဲ့ရသည်။ ၁၄၅၉ ခုနှစ် ရိုမေးနီးယားသို့ တူရကီတို့ ကျူးကျော်ဝင်ရောက်သည့် စစ်ပွဲ၌ ဖမ်းဆီး ရမိသော တူရကီသံ့ပန်းများအား Vlad က သံချွန်တွင် တံစို့ထိုး၍ ကွပ်မျက်ခဲ့သည်။ Vlad လက်ချက်ဖြင့် တူရကီသံ့ပန်း ၂၀၀၀၀ (နှစ်သောင်း) ကျော် ရက်ရက်စက်စက် အသတ်ခံခဲ့ရသည်။

12. Round, Not Flat

အလုံး၊ အပြား မဟုတ်ဘူး

1492



ခရစ်တိုဖာကိုလံဘတ်စ်နှင့် ပတ်သက်သော "The life and voyages of christopher columbus" အမည်ရှိ ဝတ္ထုအား ရေးသားခဲ့သူ စာရေးဆရာ ဝါရှင်တန်အိုင်ဗင်

စာရေးဆရာ ဝါရှင်တန်အိုင်ဗင် (Washington Irving) သည် "Rip van winkle" နှင့် "The Legend of Sleepy Hollow" အမည်ရှိ ဝတ္ထုတိုများအား ရေးသားခဲ့သူဖြစ်သည်။

၁၅၂၈ ခုနှစ်တွင် ရေးသားခဲ့သည့် ရောင်းအားအကောင်းဆုံးဖြစ်သွားသည့် သမိုင်းဝင်ဝတ္ထုမှာ ကိုလံဘတ်စ်နှင့် ပတ်သက်သော အကြောင်းအရာများပင်ဖြစ်သည်။ ဝတ္ထု၌ စပိန်စာပေပညာရှင်၏ "ကမ္ဘာကြီး ပြားသည်" ဟူသော အဆိုအား ကိုလံဘတ်စ်က လက်တွေ့သက်သေပြ အနိုင်ယူကျော်လွှားသွားနိုင်ပုံကို ဖော်ပြထားသည်။ စပိန်စာပေပညာရှင်၏ အယူအဆမှာ ကမ္ဘာကြီးက သေးငယ်ပြားချပ်သောကြောင့် အိန္ဒိယသို့ ခရီးတိုတိုဖြင့် ရောက်နိုင်သည်ဟူ၍ ဖြစ်သည်။



myanmar.com

13. End Of An Empire

အင်ပါယာ ကျဆုံးခန်း

°1533

၁၅၃၃ ခုနှစ်အရောက်၌ အင်ဒိစ်တောင်တန်းဒေသ တစ်ဝန်းတွင် မြို့ပြလူနေမှုစနစ်များ အဆင့်အတန်းမြင့်မားစွာ တိုးတက်ခဲ့သည်။ အင်ဒိစ်တောင်တန်းရှိ Incas နယ်မြေအကျယ်အဝန်းမှာ ထိုခေတ်ကာလ၌ မိုင် ၃၀၀၀ ကျယ်ဝန်းပြီး တက္ကဆက်ပြည်နယ်၏ ၂ ဆခန့်အထိ ရှိခဲ့သည်။

Incas ၏ စစ်သည်အင်အားအနေဖြင့် တိုက်ရည်ခိုက်ရည်ကောင်းသော စစ်သည်အင်အား ၈၀၀၀၀ ခန့်အထိ ရှိခဲ့သည်။ ရာစုနှစ်အတော်ကြာကြာအထိ ရွှေငွေ၊ ကျောက်သံပတ္တမြားများ စုဆောင်းကြွယ်ဝနေသည့် အင်ပါယာကြီးတစ်ခု ဖြစ်သည်။ အထက်ပါ အခြေအနေများကြောင့် Incas ခေါ် ရွှေအင်ပါယာကြီးက စပိန် conquistador ဖရန်စစ္စကို ပီဇာရိုအတွက် စိတ်ဝင်စားဖွယ်ဖြစ်စေသော နေရာတစ်ခု ဖြစ်နေခဲ့သည်။



စပိန်စစ်ဗိုလ်ချုပ် ဖရန်စစ္စကို ပီဇာရို

Conquistador ဆိုသည်မှာ ၁၅ ရာစုနှောင်းပိုင်းနှင့် ၁၆ ရာစုအစောပိုင်းကာလများအတွင်း မက္ကဆီကိုနှင့် ပီရူးနိုင်ငံများအား တိုက်ခိုက်သိမ်းယူထားသည့် စပိန်လူမျိုးကို ဆိုလိုသည်။

ပီဇာရိုနှင့် အဖွဲ့ Incas ဒေသသို့ ရောက်သည်နှင့် ထိုဒေသ၏ များပြားလှစွာသော စစ်အင်အားကိုကြည့်၍ အနည်းငယ်ကြောက်ရွံ့ခဲ့ကြသည်။ သို့သော်လည်း အင်ပါယာတစ်ခုလုံးအား သိမ်းပိုက်၍ ရွှေငွေရတနာများ အပိုင်စီးချင်သည့် စိတ်များက၊ ၎င်းတို့၏ကြောက်စိတ်အား တွန်းလှန်ပေးနိုင်ခဲ့သည်။

ပီဇာရိုက သူ၏စစ်ဆင်ရေး အောင်မြင်ရေးအတွက် ဉာဏ်ပါ သည့် လှည့်ကွက်တစ်ခု ဖန်တီး၍ ဗျူဟာရေးဆွဲလိုက်သည်။ ပီဇာရို နှင့်အဖွဲ့သည် Incas အင်ပါယာ၏ အရှင်သခင်ဧကရာဇ် Atahualpa အား တိုက်ရိုက်တွေ့ဆုံခွင့်ရအောင် ကြိုးစားပြီး ဗျူဟာအတိုင်း အခွင့် အရေးရသည်နှင့် လျင်မြန်ဖျတ်လတ်စွာ အင်ပါယာရှိ လူအားလုံးအား သတ်ဖြတ်နိုင်ခဲ့သည်။ သူ၏နောက်ချန်အဖွဲ့များကလည်း ဗျူဟာ တွင်းပါသည့်အတိုင်း ကျွဲဝင်လာသူအားလုံးအား ချုံခိုတိုက်ခိုက်နိုင်ခဲ့ သည်။ ထို့ကြောင့် ဧကရာဇ် Atahualpa (အတာဟူပါ)၏ စစ်သည် အင်အားတို့အား ထောင်နှင့်ချီ၍ ကွပ်မျက်နိုင်ခဲ့ပြီး 'အတာ ဟူပါ'ကိုပင် လက်ရဖမ်းဆီးနိုင်ခဲ့ကြသည်။ ယခင်က အင်အားကြီး ထည်ဝါစွာနေခဲ့ သော Incas အင်ပါယာကြီးလည်း ဖရိုဖရဲပြိုကွဲရပြီ ဖြစ်သည်။

ပီဇာရို ဦးဆောင်သော စပိန်တပ်များက Incas မြို့တော် တစ်ခုလုံးအား မီးဟုန်းဟုန်းတောက်စေပြီး ခံတပ်အားလုံးကိုလည်း ဖြိုဖျက်နိုင်ခဲ့ကြသည်။

ထိုကဲ့သို့ အောင်မြင်မှုရရှိခဲ့ပုံကို ပြန်ပြောင်းလေ့လာပါက စပိန်တို့ဘက်မှ စွမ်းအားကြီးမားသော ခေတ်မီလက်နက်များ ဒူးလေး နှင့် သေနတ်အကောင်းစားများ ပါဝင်သော်လည်း လူသူအင်အားအနေ



ပီဇာရိုနှင့်အဖွဲ့က ဧကရာဇ် အတာဟူပါအား ကွပ်မျက်နေပုံ

ဖြင့် လက်တစ်ဆုပ်စာ အင်အားရှိ စစ်သည်အနည်းငယ်သာ ပါဝင်ခဲ့သည်ကို တွေ့ရှိရသည်။

ကိန်းဂဏန်းအတိအကျဖြင့် ဖော်ပြနှိုင်းယှဉ်ရပါက အင်ပါယာတစ်ခုလုံးရှိ စစ်သည်အင်အား ၆ သန်းနှင့် မဟာဗျူဟာ ကျွမ်းကျင်သူစစ်သည် ၁၅၀ တို့က ညီမျှကြောင်း လေ့လာတွေ့ရှိရသည်။ ပီဇာရိုသည် ဓား၊ လက်နက်တို့ဖြင့် အနီးကပ်နေလျက် ကြီးပြင်းလာခဲ့ရပြီး ဓား၊ လက်နက်တို့ကြောင့်ပင် ဘဝအဆုံးသတ်ခဲ့ရသည်။ သူ၏ဘဝတစ်လျှောက် အကြမ်းဖက်တိုက်ခိုက်မှုမျိုးစုံ၊ တိတ်တဆိတ် လုပ်ကြံသတ်ဖြတ်မှုမျိုးစုံနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရဖူးသည်။ သူသည် ပီရူးရှိ ဘုရင်ခံနန်းတော်၌ ညစာစားနေစဉ် လုပ်ကြံသူအဖွဲ့တစ်ဖွဲ့၏လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။ လုပ်ကြံသူအဖွဲ့၌ ပီဇာရို၏ တပည့်ဟောင်းဖြစ်သူ ပါဝင်ခဲ့သည်။ ပီဇာရိုက စစ်တပ်မှ ထုတ်ပယ်၍ ကွပ်မျက်လိုက်သည့် သူ၏နောက်လိုက်များက ပီဇာရိုအား အခါခွင့်သင့်သည်နှင့် သွေးကလဲစား ချေသွားခြင်းသာ ဖြစ်သည်။

ပီဇာရိုတို့ ဖမ်းဆီးရမိသော Incas အင်ပါယာ၏ အရှင်သခင် အတာဟူပါက သူ့အား လွတ်ပေးမည်ဆိုသည်နှင့် တစ်ခန်းလုံးအပြည့်ရှိသော ရွှေငွေရတနာများ ပေးပါမည်ဟု ကတိစကားဖြင့် တောင်းဆိုခဲ့သည်။ သို့သော်လည်း ပီဇာရိုသည် ရွှေကို ယူရုံမကဘဲ အသက်ကိုပါ နုတ်ယူသွားခဲ့သည်။

14. Disappearing Days

ပျောက်ကွယ်သွားသော နေ့ရက်များ

1582

သင်အိပ်ရာသို့ ဝင်အိပ်ပျော်ပြီး ၁၀ ရက်ကြာပြီးမှ ပြန်ထလာ သည်ဆိုပါက မည်သို့ဖြစ်မည်နည်း။

အထက်ပါ မေးခွန်းအတိုင်း ၁၅၈၂ ခုနှစ် အောက်တိုဘာလ၌ ဥရောပရှိ လူဦးရေသန်းချီ၍ အိပ်ပျော်ပြီး ၁၀ ရက်အကြာမှ နိုးလာသည့် အဖြစ်အပျက်နှင့်ကြုံတွေ့ခဲ့ကြရသည်။ အချို့က အဆိုပါအဖြစ်အပျက် အပေါ် လုံးဝစိတ်ပျက်လျက် ရှိနေခဲ့ကြသည်။ အိပ်ပျော်သည့်နေ့မှ အိပ်ရာထသည့်နေ့ထိ ကြားကာလ (၁၀ ရက်တိုင်တိုင်) မည်သည့် အကြောင်းကြောင့် ပျောက်ကွယ်သွားရသနည်းဟု မေးခွန်းထုတ်စရာ ဖြစ်နေပါသည်။

ရောမဧကရာဇ် ဂျူးလီးယက်ဆီဇာ လက်ထက်ရေးဆွဲခဲ့သော ပြက္ခဒိန်အရ တစ်နှစ်လျှင် ၁၁ မိနစ်ခန့် ပျောက်ဆုံးနေခဲ့ပြီး နှစ်ပေါင်း ၁၆၀၀ ကာလအတွက်ဆိုပါက မည်မျှထိ ကွာဟချက် ရှိနေမည်နည်း။ ထို့ကြောင့် နေ့တာ၊ ညတာ ညီမျှသည့် နွေဦးကာလနှင့် မတ်လမှ ဆောင်းရာသီ ကာလအကြား အခြေအနေများကပါ ပိုမို ရှုပ်ထွေးသွား စေခဲ့သည်။

အထက်ပါပြဿနာအား ပုပ်ရဟန်းမင်းကြီး Gregory XIII က ကိုင်တွယ်ဖြေရှင်းရန် စီစဉ်ခဲ့သည်။

ပုပ်ရဟန်းမင်းကြီးသည် ပြက္ခဒိန်ရေးဆွဲရေးအဖွဲ့များအား ကော်မတီဖွဲ့၍ ကျွမ်းကျင်သူများကို ဦးဆောင်စေကာ အဆိုပါပြဿနာ အား ဖြေရှင်းစေခဲ့သည်။

၁၅၈၂ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့တွင် ဖြစ်ပွားခဲ့ သည့် ၁၀ ရက်တာ ပျောက်ဆုံးသည့်ကိစ္စအား ပုပ်ရဟန်းမင်းကြီးက အဖြေရှာပေးနေသည့်တိုင် ဂျာမနီ ဖရန်ဖွတ်မြို့သားများက ဝိုင်းဝန်း ကန့်ကွက်ခဲ့ကြသည်။ ကျေးလက်နေသူများအနေဖြင့် အဆိုပါအဖြစ်



ပုပ်ရဟန်းမင်းကြီး ဂရီဂိုရီ၏ ပုံတော်

အပျက်အား ကောင်းစွာသတိပြုမိပုံ မရှိခဲ့ပေ။ ဂရီဂိုရီ၏ ပြက္ခဒိန်သစ်အား အချို့နိုင်ငံများက နှစ်အတော်ကြာ လက်ခံခဲ့ခြင်း မရှိပေ။ ပုပ်ရဟန်းမင်းကြီး Gregory (ဂရီဂိုရီ)သည် ထိုစဉ်က အသက် ၈၀ အရွယ်ရှိ သူတော်စင်တစ်ဦး ဖြစ်သည်။ သူ့အနေဖြင့် ဆီဇာဘုရင် ရေးဆွဲခဲ့သော ပြက္ခဒိန်အား ပြန်လည်ပြင်ဆင်ရေးဆွဲသည်ဆိုသော်လည်း နှစ်ပေါင်း ၃၀၀၀ ကြာတိုင်း တစ်ရက်ပျောက်ဆုံးအောင် ရေးဆွဲပေးခဲ့သည်။

ဘုန်းတော်ကြီး ဂရီဂိုရီ ရေးဆွဲပေးခဲ့သော ပြက္ခဒိန်သစ်အတိုင်း ယနေ့ထိ သုံးစွဲနေကြဆဲဖြစ်သည်။

15. Up With Uppowoc

သစ်ဥ၊ သစ်ဖုဖြင့် ဆေးကုသနည်းကို မြှင့်တင်ပါ

1585

သစ်ဥ၊ သစ်ဖုများဖြင့် ဆေးဝါးကုသနည်းအား ၁၅ ရာစု နှောင်းပိုင်းကာလအတွင်း Uppowoc ဟုခေါ်သည်။

၁၅၈၅ ခုနှစ်တွင် ဆာဝေါ်တာရီလေး (Sir Walter Raleigh) ဆိုသူက ဗာဂျီးနီးယားဒေသ၌ ဗြိတိသျှဆေးသိပ္ပံပညာအဖွဲ့ တစ်ခုတည်ထောင်ရန် စီစဉ်ခဲ့သည်။ သူသည် အသက် ၂၅ နှစ်အရွယ်ရှိ သောမတ်ဟားရော့တ်အား သမိုင်းပညာရှင်နှင့် လေ့လာရှာဖွေသူ တစ်ဦးအဖြစ် ဗာဂျီးနီးယားသို့ စတင်စေလွှတ်ခဲ့သည်။

ဟားရော့တ်သည် Roanoke ဒေသ၌ တစ်နှစ်ခန့် ခေတ္တ နေထိုင်ပြီး သူ၏ အတွေ့အကြုံများအား အသေးစိတ်အစီရင်ခံစာအဖြစ် ရေးသားခဲ့သည်။ အတွေ့အကြုံ ဗဟုသုတရစေသည့် သူ၏ ပထမဆုံး သောစာအုပ်သည် New World (ကမ္ဘာသစ်) နှင့်ပတ်သက်ပြီး အင်္ဂလိပ် ဘာသာဖြင့် ရေးသားထားသည်။ ထိုနောက်ပိုင်း သောမတ်ဟားရော့တ် ရေးသားသောစာများ၌ သစ်ဥ၊ သစ်ဖုနှင့် ဆေးဝါးကုသပုံနည်းများ



ပါဝင်လာခဲ့သည်။ သစ်ဥ၊ သစ်ဖုနှင့် ဆေးဝါးကုသ နည်း (Uppowoc) သည် ထိုကာလအတွင်း အင်္ဂလန်၌ ခေတ်စားလာခဲ့သည်။ Uppowoc အား စပိန်ဘာသာဖြင့် Tobacco (တိုဘားကိုး) ဟုလည်း ခေါ်သည်။

ဂျိမ်းစ်ဘုရင် လက်ထက်၌ Tobacco ဖြင့် ပြုလုပ်သော ဆေးလိပ်သောက်ခြင်းကို အပြင်း အထန် ကန့်ကွက်ပိတ်ပင်တားမြစ်ခဲ့သည်။ ဘုရင် အနေဖြင့် ဆေးလိပ်သည် “မျက်စိအား စက်ဆုပ် ရွံ့ရှာဖွယ် ထိခိုက်စေပြီး နှာခေါင်းကိုလည်း မကောင်းသော အနံ့အသက်ဖြင့် ဒုက္ခပေးကြောင်း၊



သောမတ်စ် ဟားရော့တ်

ထို့ပြင်မက ဆေးလိပ်တာရှည် သောက်သုံးခြင်းကြောင့် ဦးနှောက်ဆိုင်ရာ ထိခိုက်နိုင်သည့် ရောဂါဝေဒနာများ ဖြစ်ပွားတတ်ကြောင်း၊ အလွယ်အကူဆုံးနှင့် အမြန်ဆန်ဆုံး ဖြစ်ပေါ်စေနိုင်သည့် ရောဂါမှာ အဆုတ်နာရောဂါဖြစ်ကြောင်း သတိပေးပြောကြားခဲ့ဖူးသည်။ ၁၆၀၅ ခုနှစ်၌ tobacco (ဆေးရွက်ကြီး) အပေါ် အခွန်ငွေ ၄.၀၀၀ ရာခိုင်နှုန်းအထိ တိုးမြှင့် ကောက်ခံ

ခဲ့သည်။ မည်သို့ပင် နည်းမျိုးစုံဖြင့် ပိတ်ပင်တားမြစ်ခဲ့သော်လည်း ဆေးလိပ်သောက်သုံးသူဦးရေ ရာခိုင်နှုန်းမှာ သိသိသာသာကျဆင်းသွားခြင်း မရှိခဲ့ပေ။

သောမတ်စ်ဟားရော့တ် ရေးသားသည့် Uppowoc ဆိုင်ရာ စာအုပ်များ၌ အိန္ဒိယနိုင်ငံသားများက ၎င်းတို့၏ နတ်ဘုရား သို့မဟုတ် မယ်တော်များအား ပူဇော်သည့်အနေဖြင့် မီးပုံအတွင်း ဆေးရွက်ကြီး (tobacco) ပစ်ထည့်၍ အငွေ့ပေးလေ့ရှိကြောင်း ရေးသားဖော်ပြထားသည်။



အိန္ဒိယ နတ်ဘုရား၊ မယ်တော်များ

16. Coffee And The Pope

ကော်ဖီနှင့် ပုပ်ရဟန်းမင်းကြီး

1600

ကော်ဖီသည် လွန်ခဲ့သောနှစ်ပေါင်း ၆၀၀ ကျော်ကတည်းက တစ်ကမ္ဘာလုံးအား အရူးအမူးစွဲ ကိုင်ထားနိုင်သည့် ထူးခြားသော သောက်စရာ တစ်ခု ဖြစ်သည်။

အရှေ့အလယ်ပိုင်းဒေသ၌လည်း ကော်ဖီ သည် မွတ်စလင်နိုင်ငံအများစုအား လွှမ်းမိုးထား နိုင်ခဲ့သည်။ အထူးသဖြင့် အရေးကြီးလုပ်ငန်းများ ညအချိန်လုပ်ရသည့်အခါများ၌ လုံးဝအိပ်မငိုက် စေဘဲ တောက်လျှောက်နိုးကြားနေစေရန် မည်သူ့ မဆို ကော်ဖီကို သောက်သုံးတတ်ကြသည်။

Mecca(မက္ကာ) နှင့် ကိုင်ရီတို့၌ ကော်ဖီ သောက်သုံးခြင်းကို တားမြစ်ခဲ့ဖူးသော်လည်း လက်တွေ့၌ ထိရောက်မှုလုံးဝ မရှိခဲ့ပေ။

အေဒီ ၁၅၀၀ ခုနှစ်အရောက်၌ ဥရောပ သို့ ကော်ဖီစတင်ဝင်ရောက်လာပြီ ဖြစ်သည်။ ထို ကာလအတွင်း ဗာတီကန်စီးတီးမှ ပုပ်ရဟန်းမင်း ကြီးက ကော်ဖီသောက်သုံးခြင်းကို တားမြစ်လို သော်လည်း ပုပ်ရဟန်းမင်းကြီးအား ကော်ဖီတစ်ငုံ ပေးမြည်း ကြည့်ပေးရုံဖြင့် ထူးခြားသော အရသာ ကို ခံစားမိစေခဲ့သည်။ ဤသို့သောနည်းဖြင့် ကော်ဖီသည် ဥရောပတစ်ခွင်အား စတင်သိမ်းပိုက် အနိုင်ယူခဲ့သည်။ ရာဇဝင်အစဉ်အလာ ကြီးမားခဲ့ သော ကော်ဖီအား ယနေ့လူသားအားလုံး မရိုးမအီ နိုင်ဘဲ နေ့စဉ်သောက်သုံးနေဆဲ ဖြစ်သည်။



အေဒီ ၁၅၀၀ အတွင်း အရှေ့
အလယ်ပိုင်းဒေသ၌ ကော်ဖီသောက်သုံးမှု
ခေတ်စားနေစဉ် တူရကီနိုင်ငံရှိ အမျိုးသမီး
များအနေဖြင့် သူမတို့အား ကော်ဖီလုံ
လောက်စွာ မထောက်ပံ့ပေးသည့် အမျိုးသား
အပေါ် ကွာရှင်းခွင့် (တရားဝင်) ရရှိထားကြ
သည်။



အေဒီ ၁၅၀၀ နှင့် ၁၆၀၀ အကြား ကော်ဖီသောက်သုံးသည့်
ယဉ်ကျေးမှုအရ ကော်ဖီသောက်နေကြသူများပုံ

17. One Sweet Deal

ပြေလည်မှုရစေသည့် အပြန်အလှန်သဘောတူညီချက်

1620

အေဒီ ၁၆၀၀ ခုနှစ် အစောပိုင်းကာလအတွင်း ဗြိတိန်နှင့် ဟော်လန်နိုင်ငံတို့က ဟင်းခတ်အမွှေးအကြိုင်များ ပေါများကြွယ်ဝစွာ ထွက်ရှိသည့် အရှေ့အင်ဒိယကျွန်းစုများအား ထိန်းချုပ်နိုင်ရန် ပြိုင်ဆိုင် ခဲ့ကြသည်။

ဟင်းခတ်အမွှေးအကြိုင်များ ထွက်ရှိသည့် အဆိုပါကျွန်းများ ၌ ဇာတိပွိုလ်သီးနှင့် လေးညှင်းတို့ အဓိကထွက်ရှိပြီး အခြားဒေသများ၌ လုံးဝရှာဖွေတွေ့ရှိနိုင်ခြင်း မရှိပေ။ ထိုအခြေအနေမျိုးကြောင့် ဗြိတိန်နှင့် ဟော်လန်(ဒတ်ချ်)တို့က ၎င်းတို့၏ ကုန်သွယ်ရေးဆိုင်ရာ အကျိုး စီးပွားအတွက် နှစ်ချိ၍ စစ်ခင်းခဲ့ကြခြင်းပင် ဖြစ်သည်။ ၁၆၁၆ ခုနှစ်တွင် ဗြိတိသျှရေတပ်မှိုလ် နက်သန်နီယန် ကိုတံဟုတ်ဆိုသူက ဇာတိပွိုလ်သီး



ဇာတိပွိုလ်သီး

ထွက်ရှိရာ ကျွန်းအားသိမ်းယူ၍ တပ်စွဲထားခဲ့သည်။ သူသည် ဒတ်ချ်တို့၏ ဝင်ရောက် တိုက်ခိုက်ခြင်းကို လေးနှစ်နီးပါး ခံခဲ့ရသည်။

အဆိုပါ ရေတပ်ဗိုလ်၏ တပည့်(ရဲဘော်) တစ်ဦးက သစ္စာဖောက်၍ ဒတ်ချ်တို့ အား သတင်းပေးခဲ့ခြင်းကြောင့် မကြာမီမှာပင် လုပ်ကြံသတ်ဖြတ်ခံရပြီး ၁၆၂၀ ခုနှစ် အရောက်၌ ဒတ်ချ်တို့က ကျွန်းကိုပါ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။

ထိုကာလများ နောက်ပိုင်းနှစ်ပေါင်းများစွာ ကြာပြီးမှ ဒတ်ချ်နှင့် ဗြိတိန်တို့ အင်ဒိစ်ကျွန်းနှင့် ပတ်သက်၍ ကုန်သွယ်ရေးစာချုပ် ချုပ်ဆိုနိုင်ခဲ့ကြသည်။ ဒတ်ချ်တို့ ဘက်မှ ပြေလည်မှုရစေသော အပြန်အလှန် သဘောတူညီချက်အဖြစ် ၎င်းတို့ သိမ်းပိုက် ထားခဲ့သည့် ကျွန်းတစ်ကျွန်းအား ပြန်လည်ပေးအပ်ခဲ့သည်။

ဒတ်ချ်တို့ ပြန်ပေးသည့် ကျွန်းအမည်မှာ မန်ဟေတန်ကျွန်း (Manhattan Islands) ဖြစ်သည်။ ဇာတိပွိုလ်သီးသည် အလွန်တန်ဖိုးကြီးသော ဟင်းခတ်အမွှေး အကြိုင်တစ်မျိုးဖြစ်သည်။ ဟင်းခတ်ရာ၌ အနံ့အရသာအတွက်သာမက ရောဂါအတွက် ပါ ကာကွယ်ကုသမှုပေးနိုင်သည့် ဆေးဖက်ဝင်အသီး ဖြစ်သည်။



Manhattan (၁၆၃၀) ၏ မြေပုံ


18. Beer And The May Flower

ဘီယာနှင့် မေဖလားဝါးအမည်ရှိသဘော

1620

မေဖလားဝါး အမည်ရှိ သဘောသည် ရုတ်တရက် မုန်တိုင်း တိုက်ခတ်ခံရခြင်းကြောင့် ဦးတည်ရာ လမ်းကြောင်းပြောင်းသွားပြီး ဗာဂျီးနီးယားဒေသသို့ ဦးတည်ခုတ်မောင်းလျက် ရှိခဲ့သည်။ သို့သော် မုန်တိုင်း၏ နောက်တစ်ကြိမ် ရိုက်ခတ်မှုကြောင့် မန်ဆက်ချူးဆက် ပြည်နယ် ပင်လယ်ကမ်းခြေပေါ် ထိုးတက်သွားခဲ့ပြီး သဘောပေါ်ပါ ဘုရားဖူးအားလုံး ကုန်းပေါ်တက်လိုက်ရတော့သည်။

ထိုခေတ်အခါက ဘီယာအား ကျန်းမာရေး အထောက်အကူ ပြု ဆေးဖက်ဝင် ပစ္စည်းအဖြစ် အသုံးပြုကြသည်။ နေ့စဉ် ထမင်းမစား မီတိုင်း ဓာတ်စာအရည်အဖြစ် သောက်လေ့ရှိကြသည်။ မေဖလားဝါး သဘောပေါ်ပါ ဘုရားဖူးအားလုံး ရှာတွေ့သမျှ ဘီယာဆိုင်အတွင်း အတင်းဝင်၍ အငမ်းမရ မှာယူသောက်သုံးခဲ့ရသည်ဟု ဆိုသည်။ မေဖလားဝါးသဘော အင်္ဂလန်မှ စထွက်ခဲ့ချိန်၌ ခရီးသည်များအတွက်



ဘီယာစည်များ အပြည့်ပါလာခဲ့သော်လည်း မုန်တိုင်းရှောင်ရသည့် အချိန်အတွင်း ပလိုင်းမောက် (Plymouth) နှင့် မန်ဆက်ချူးဆက်တို့ရှိ ဘီယာဆိုင်များကြောင့် အငတ်ပြေခဲ့ကြရသည်။ ဖော်ပြပါ မြို့နှစ်မြို့မှာ ဘီယာနှင့်ပတ်သက်သော သမိုင်းဝင်မြို့များ ဖြစ်ခဲ့ရသည်။



ဘီယာအား ဆေးဝါးအဖြစ် သုံးစွဲနေပုံ

19. Shakespeare In Print

ရှိတ်စပီးယား တမ်းချင်း

1623

ရှိတ်စပီးယား၏ ထက်မြက်သော အနုပညာဆိုင်ရာ ဉာဏ်ပါရမီ ရင့်သန်မှုများ သည် သူ့ဘဝတစ်သက်တာ တစ်လျှောက်လုံးအပြည့်အဝ အသုံးချနိုင်ရေးအတွက် လုံးဝ ခွင့်မပြုခဲ့ပေ။ ရှိတ်စပီးယားသည် အောင်မြင်မှုအရှိန်အဟုန် ကောင်းနေစဉ်အတွင်း မမျှော် လင့်ဘဲ သေဆုံးခဲ့ရသူ ဖြစ်သည်။ သူ သေဆုံးပြီးနောက် တန်ဖိုးမဖြတ်နိုင်သည့် ပြဇာတ် များအား မင်းသားဖြစ်သူ ဂျွန်ဟာမင်နှင့် ဟင်နရီကွန်းဒဲလ်တို့က ပြန်လည်စုစည်း ထိန်း သိမ်းပေးခဲ့ကြသည်။ သို့သော်လည်း အချို့သော ပြဇာတ်ပါဇာတ်ကွက်များ (ကြားတွင် ကွက်လပ်အဖြစ်) ပျောက်ဆုံးနေခြင်း ဖြစ်ခဲ့သည်။

ရှိတ်စပီးယား ကွယ်လွန်ပြီး ၇ နှစ်ကြာ အချိန်၌ ပြဇာတ်ရေးဆရာ Ben Jonson ဆိုသူက လိုအပ်သလို တည်းဖြတ်၍ ကျန်ရှိ ပြဇာတ်များအား ဆက်လက်ထိန်းသိမ်းပေးခဲ့သည်။

အမှန်စင်စစ် ရှိတ်စပီးယားသည် သူ၏ တိုတောင်းသော တစ်သက်တာကာလအတွက် သာမက လောကရှိအချိန်တိုင်း၊ နေရာတိုင်း၌ အောက်မေ့ဖွယ်အဖြစ် တမ်းတမိနေစေရန် လွှမ်းမိုး ထားနိုင်ခဲ့သူဖြစ်သည်။



ရှိတ်စပီးယား၏ ရုပ်ပုံကားချပ်



mgvob.com

20. Tulipomania

ကျူးလစ်ပန်းစိုက်ချင်သည့် စိတ်ရူး

1636

၁၆၃၆ ခုနှစ်၌ နယ်သာလန်၏ ရင်းနှီးမြှုပ်နှံသူများက ကျူးလစ်ပန်းဈေးကွက် အခြေအနေအား စောင့်ကြည့်လျက်ရှိကြသည်။ ကျူးလစ်ပန်း၏ အားရဖွယ်ကောင်းသော အခြေအနေကြောင့် နယ်သာလန်ရှိ ပန်းစိုက်သူ ဥယျာဉ်မှူးအားလုံးသည်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်။

မူလက နယ်သာလန်အတွင်း အလုပ်လုပ်သူများမှာ အုတ်စီသူ၊ ကုန်သည်၊ ဂိုဏ်းအုပ်ဘုန်းတော်ကြီး၊ ရှေ့နေများအဖြစ် တွေ့ရတတ်သည်။ သို့သော် ကျူးလစ်ပန်းဈေးနှုန်းများ အဆမတန်မြင့်တက်လာသောအချိန်၌ အတော်များများက ကျူးလစ်ပန်းစိုက်ပျိုးရေးဘက်သို့ ကူးပြောင်းလုပ်ကိုင်လာကြသည်။



၁၆၃၇ ခုနှစ်တွင် ဘဲဥပုံရှိ ကျူးလစ်ပန်းဈေးကွက် ရုတ်တရက် ပျက်သွားခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူအားလုံး စိတ်ထောင်းကိုယ်ကြေဖြစ်ခဲ့ရသည်။ နယ်သာလန်၏ အရောင်းရဆုံးသော ကျူးလစ်ပန်းအရောင်များမှာ အဝါ၊ အဖြူ၊ အနီနှင့် ခရမ်းရောင်တို့ပင် ဖြစ်သည်။ ကျူးလစ်ပန်းဈေးကွက် ပျက်သွားခြင်း၏ အဓိက အကြောင်းအရင်းမှာ ကျူးလစ်အား ပျက်စီးစေသည့် မိုင်းရပ်စ်ပိုးတစ်မျိုးကြောင့်ပင် ဖြစ်သည်။



Tulip (ကျူးလစ်ပန်း)

ကျူးလစ်ပန်းဝယ်မည့် (နယ်သာလန် ငွေကြေးယူနစ်အရ) ငွေ ၃၀၀၀ ဖြင့် အောက်ပါပစ္စည်းများစွာ ဝယ်ယူနိုင်ကြောင်း ၁၆၃၇ ခုနှစ်၌ စာရေးဆရာတစ်ဦးက ထောက်ပြသွားခဲ့သည်။

နယ်သာလန်ငွေ ၃၀၀၀ ဖြင့် ...

- | | |
|----------------------|-------------------|
| ဝက် ၈ ကောင် | ဘီယာ ၄စည် |
| နွား ၄ ကောင် | ထောပတ် ၂တန် |
| သိုး ၁၂ ကောင် | ဒိန်ခဲ ပေါင် ၁၀၀၀ |
| ဂျုံ ၂၄ တန် | ငွေဖလား ၁လုံး |
| ရိုင်း ၄၈ တန် | အိပ်ရာ ၁စုံ |
| ဘီယာချိန်ခွက် ၂ ခွက် | အဝတ်အစား- |
| သင်္ဘော ၁ စင်း | အသစ်များ |

21. Fit For A King


မင်းကြီးအတွက် အံဝင်ခွင်ကျဖြစ်သောနေရာ

1661

ငယ်ရွယ်နုပျိုသော ပြင်သစ်ဘုရင် လူးဝစ် XIV အား ဂုဏ်ပြုသောအနေဖြင့် ပြင်သစ်ဘဏ္ဍာရေးဝန်ကြီး နီကိုလပ်ဖူးကပ်က ညစာတည်ခင်းဧည့်ခံရန် ဖိတ်ကြားခဲ့သည်။

လူးဝစ်ဘုရင်အား ဖိတ်ကျွေးသည့် ညစာများ အရသာအလွန် ရှိသလို ဧည့်ခံဖျော်ဖြေသော ဂီတသံများကလည်း သာယာငြိမ်ညောင်းလှသည်။ ပြင်သစ်ဘဏ္ဍာရေးဝန်ကြီး နီကိုလပ်ဖူးကပ် ညစာတည်ခင်းသောနေရာမှာ ၎င်းပိုင်ဆိုင်သည့် အဆောက်အုံကြီးအတွင်းတွင် ဖြစ်သည်။ အဆိုပါ တော်ဝင်အဆောက်အုံ၌ ဗိသုကာလက်ရာ အလှအပများ ရင်သပ်ရှုမောဖွယ်လှပသည့် ပန်းဥယျာဉ်ကြီးများ၊ ကြည်လင်သန့်ရှင်းသော ရေကန်ကြီးများ ပါဝင်တည်ဆောက်ထားသည်။

နီကိုလပ်ဖူးကပ်၏ အဆိုပါရဲတိုက်အား ပိုင်ဆိုင်မှုအပေါ် ဘုရင်ဖြစ်သူ လူးဝစ်က ကျေနပ်မှုမရှိပေ။ သူ၏ ထင်မြင်စွပ်စွဲချက်အရ



ဗာဆေးတော်ဝင် အဆောက်အုံ

နီကိုလပ်သည် တိုင်းပြည်ဘဏ္ဍာငွေများ အလွဲသုံးစားသည်ဟု လူသိ ရှင်ကြားဖြစ်စေပြီး သူ၏ရဲမက်များစေလွှတ်၍ ဖမ်းဆီးခိုင်းလိုက်သည်။ ဤသို့ဖြင့် ဘဏ္ဍာရေးဝန်ကြီး နီကိုလပ် အကျဉ်းစံဘဝရောက်သွားခဲ့ သည်။ လူးဝစ်ဘုရင် သိမ်းပိုက်လိုက်သော(နီကိုလပ်၏ တော်ဝင် အဆောက်အအုံ)မှာ ဗာဆေးဟု အမည်ရှိသည်။

လူးဝစ်သည် နီကိုလပ်၏အား အိတ်လီခံတပ်သို့ နယ်နှင့်ဒဏ် အဖြစ် ပို့ဆောင်လိုက်သည်။ နီကိုလပ်သည် အိတ်လီခံတပ်၌ ဆယ်စု နှစ် ၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ရသည်။



ပြင်သစ် ဘုရင်လူးဝစ် XIV

mgvye.com

22. The Siege That Give Birth To the Croissant

မြို့တော်အား ဝိုင်းရံခဲ့ရခြင်းကို ပြန်လည်အမှတ်ရစေသည့် ပြင်သစ်မုန့်ချိုကွေး

1683

Croissant အမည်ရှိ မုန့်ချိုကွေးမှာ အမှန်စင်စစ် ပြင်သစ် အစားအစာပါ မုန့်မျိုးမဟုတ်ပါ။ Croissant မုန့်၏ မူလဇာစ်မြစ်မှာ သြစတြီးယားမှ ဖုတ်သော မုန့်ချိုကွေးပင် ဖြစ်သည်။ မုန့်၏ ပုံသဏ္ဍာန် မှာ အကွေးပုံ ပါရှိသည်။

၁၆၈၃ ခုနှစ်၌ အော်တိုမင် အင်ပါယာမှ တူရကီတပ်ဖွဲ့ သိန်း နှင့်ချီ၍ သြစတြီးယားနိုင်ငံ၊ ဗီယာနာမြို့တော်အား ဝိုင်းရံထားခဲ့သည်။ ဗီယာနာမြို့အား လနှင့်ချီ၍ ဝိုင်းရံထားခြင်းကြောင့် မြို့အတွင်းမှ လူ အားလုံးစိတ်ဓာတ် ကျလာခဲ့ကြသည်။

အပြင်မှ ဝိုင်းရံထားသော တူရကီတပ်များက ဥမင်ဖောက်၍ မြို့တွင်းသို့ဝင်ရန် ကြိုးစားကြသည်။ ထိုအချိန် ညပိုင်းတာဝန်ကျ မုန့် ဖုတ်သမားများက မြေကြီးတူးသံများကို ကြားခဲ့ရခြင်းကြောင့် မြို့တွင်း

ရှိလူအားလုံးအား တပ်လှန်နှိုးဆော် သတိပေးနိုင်ခဲ့ သည်။ တူရကီတပ်များ ဝိုင်းရံခံထားရသည့် ဗီယာ နာမြို့အား ပိုလန်ဘုရင်ဂျွန် ၃ က ဝင်ရောက် ကူညီပြီး တူရကီတပ်များကို မောင်းထုတ်ပေးနိုင် ခဲ့သည်။

မုန့်ဖုတ်သမားများအနေဖြင့် ရန်သူ၏ ဝိုင်းရံခံခဲ့ရခြင်းကို သတိရသည့်အနေဖြင့် ရန်သူ ၏အလံ(လခြမ်းကွေး)ပုံစံအား တုပ၍ မုန့်ပုံစံ



mggyoe.com



အဖြစ် ဖန်တီးပြုလုပ်ခဲ့ကြသည်။ ပိုလန်ဘုရင် ရွန် ၃ သည် မြင်းစီးကျမ်းကျင်သည့်သူတစ်ဦး အဖြစ် ကျော်ကြားသည်။ လခြမ်းကွေးပုံရှိ Croissant သည် ဒိုးနတ်မုန့်ပုံစံပြုလုပ်ထားသည့် မုန့်ချိုအဖြစ် ယနေ့တိုင် စားသောက်ပွဲများ၌ တင့်တယ်စွာ ပါရှိ နေဆဲဖြစ်သည်။



ဩစတြီးယားမြို့တော် ဗီယာနာအား တူရကီတပ်များ ဝိုင်းရံထားပုံ

၁၇၇၀ ခုနှစ်၌ အသက် ၁၅ နှစ်အရွယ်ရှိ ဩစတြီးယား အိမ်ရှေ့စံ မင်းသမီး မာရီအန်တိုးနက်က ပြင်သစ်သို့ ရောက်ရှိလာခဲ့ပြီး နောက် ပိုင်းကာလ၌ ပြင်သစ်ဘုရင် လူးဝစ် ၁၆ နှင့် လက်ဆက်ခဲ့သည်။ ပြင် သစ်နှင့် ဩစတြီးယားတို့၏ မင်းခမ်းမင်းနားများ၌ လခြမ်းပုံမုန့်ချိုကွေး ပါရှိမြဲဖြစ်သည်။

mgyoer.com

23. Lloyd's Of London လန်ဒန်မြို့မှ အလွှက်ကော်ဖီဆိုင်

1687

၁၆၈၇ ခုနှစ်၌ လန်ဒန်မြို့၏ မြစ်ကမ်းနံဘေးအနီးတွင် ကော်ဖီဆိုင်သစ် တစ်ဆိုင် ဖွင့်လှစ်ခဲ့ဖူးသည်။ အဆိုပါ ကော်ဖီဆိုင်သည် မကြာမီ အချိန်အတွင်းမှာပင် ပင်လယ်ခရီးသွား၊ ခရီးသည်များ၊ သင်္ဘောသားများ၊ ကုန်သည်များ ခေတ္တနားခိုရာ အချက်အချာကျသည့် နေရာတစ်ခု ဖြစ်လာခဲ့သည်။

အထက်ပါ ကော်ဖီဆိုင်အား နေ့၊ ညမဆိုင်း အချိန်ပြည့် ဖွင့်လှစ်ထားပြီး အမြဲတစေလူပြည့်လျက် ရှိနေတတ်သည်။ ဆိုင်၏ ထောင့်ကျသောနေရာ တစ်ဝိုင်းစာအား သင်္ဘောကပ္ပတိန်အတွက် အရန်သင့်ဖယ်ပေးထားလေ့ရှိသည်။



အလွှက်၏ ကော်ဖီဆိုင်အတွင်း မြင်ကွင်း

ကော်ဖီဆိုင်ပိုင်ရှင် အက်ဒ်ဝပ်အလွိုက်အနေဖြင့် သူ၏ ဖောက်
သည်များ အဆင်ပြေချောမွေ့စွာ လုပ်ငန်းဆောင်ရွက်ပေးနိုင်ရန် ဘုတ်
ပြားတစ်ခုထောင်၍ သင်္ဘောဆိပ်သို့ သင်္ဘော ဝင်ရောက်ဆိုက်ကပ်မည့်
အချိန် ပြန်လည်ထွက်ခွာမည့်အချိန်နှင့် အခြားသော သတင်းအချက်
အလက်များအား ရေးပေးထားလေ့ရှိသည်။ တစ်ခါတစ်ရံ သင်္ဘော
တင်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ အခက်အခဲ တစ်စုံတစ်ရာ မရှိစေ
ရန် သင်္ဘောခရီးစဉ် မည်မျှကြာမြင့်မည်ဆိုသော သတင်းများကိုပါ ရေး
ပေးထားလေ့ရှိသည်။

နှစ်ပေါင်း ၃၀၀ ကျော်ကြာပြီးနောက်ပိုင်း၌ အာမခံလုပ်ငန်း
ပွဲစားများမှတစ်ဆင့် အလွိုက်၏ ကော်ဖီဆိုင်အား အာမခံလုပ်ငန်း
ကုမ္ပဏီတစ်ခုအဖြစ်သို့ ပြောင်းလဲပေးနိုင်ခဲ့သည်။

လန်ဒန်မြို့၏ ကျက်သရေဆောင် အလွိုက် ကော်ဖီဆိုင်မှ
အာမခံကုမ္ပဏီ ဖြစ်လာသည့် အခြေအနေကား ယနေ့ကာလထိတိုင်
အံ့ဩဖွယ်တွေ့ရှိရမည်ဖြစ်သည်။ Edward Lloyd (အက်ဒ်ဝပ်
အလွိုက်)၏ ဆင်တူအဓိပ္ပာယ်မှာ Insurance (အာမခံ) ဖြစ်သည်။



အလွိုက်အာမခံလုပ်ငန်း ဖြစ်လာသည့်အခါ ရုပ်ရှင်ကြယ်ပွင့် Betty Grable က
သူမခြေထောက်ကို ကန်ဒေါ်လာသန်းဖြင့် အာမခံထားဖူးသည်

24.Paper Trail

စက္ကူထုတ်လုပ်မှု ရာဇဝင်

1719

၁၆၀၀ ခုနှစ်အစပိုင်းတွင် ဥရောပ၌ စက္ကူထုတ်လုပ်နိုင်ရေးအတွက် စတင်ကြိုးစားခဲ့ကြသည်။ စက္ကူဖြစ်လာမည့် ကုန်ချောအတွက် အဓိကအရေးပါသည့် ကုန်ကြမ်းများအား အဝတ်စ၊ သစ်သား၊ ဝါးတို့မှ ထုတ်လုပ်နိုင်ရန် စတင်ကြိုးစားကြသည်။ Rags (အဝတ်စများ) သတင်းစာ၊ စာအုပ်၊ နိုင်ငံရေးလက်ကမ်းစာစောင်များအတွက် စက္ကူထုတ်လုပ်နိုင်ရန် အဝတ်စများလိုသလို ထောက်ပံ့ပေးနိုင်ခြင်း မရှိခဲ့ပေ။

၁၆၆၆ ခုနှစ်၌ အင်္ဂလန်တွင် ကော်တွန်စ(Cotton) ၊ လိုင်နင်စတို့အား စက္ကူထုတ်လုပ်ရေး၌ အဓိကအသုံးချနိုင်ရန်အတွက် အသုဘရုပ်ကလာပ်အား အဆိုပါအဝတ်စများ မလွှမ်းရန် ပိတ်ပင်တားမြစ်ခဲ့သည်။ ထိုခေတ်ကာလအတွင်း စက္ကူရှားပါးလေ စက္ကူသုံးရမည့် လုပ်ငန်းများ ပိုမိုများပြားလေ ဖြစ်နေခဲ့သည်။

နောက်ဆုံးတွင် ရူပဗေဒပညာရှင်လည်း ဖြစ်၊ ဓာတုဗေဒပညာရှင်လည်း ဖြစ်သူ Rene Antoine Ferchault de Reaumur ဆိုသူက အဝတ်စ လုံးဝမသုံးဘဲ သစ်သားပျောဖတ်ဖြင့် စက္ကူဖြစ်အောင် လုပ်ပေးနိုင်ခဲ့သည်။ သူ၏ကျေးဇူးဖြင့် ဥရောပနှင့် အမေရိက တစ်လွှားစက္ကူ တွင်ကျယ်စွာ အသုံးပြုနိုင်ခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ၁၀၅ ခုနှစ်၌ အဝတ်စဖြင့် ပြုလုပ်သောစက္ကူများ အသုံးပြုနိုင်ပြီ ဖြစ်သည်။ သို့သော်လည်း ပိုးသားအစဖြင့်ပြုလုပ်ရခြင်းကြောင့် အလွယ်တကူ ဝယ်ယူမရနိုင်သည့် ဈေးကြီးသော တော်ဝင်မျိုးနွယ်သုံးပစ္စည်း ဖြစ်ခဲ့ရသည်။



ယနေ့ခေတ် ကမ္ဘာ့နိုင်ငံအသီးသီး၌ စက္ကူပေါများနေခြင်းကြောင့် ရုံးလုပ်ငန်းသုံးစက္ကူ အရေအတွက်မှာ တစ်နှစ်လျှင် ၁၀၀၀၀ ကျော်အထိရှိကြောင်း ပျမ်းမျှတွက်ချက်နိုင်သည်။ အပူပိုင်းဒေသမိုးသစ်တောများအား သစ်သားပျောဖတ်ရရှိရေးအတွက် နှစ်စဉ်လိုလို ခုတ်လှဲခဲ့ရသည်။

25. English Kilt

စကော့တလန် တောင်ပေါ်သားဂါဝန်

1727



ရိုးရာဝတ်စုံပြည့် ဝတ်ဆင်ထားသော စကော့တလန်စစ်သားတစ်ဦး

၁၇၀၀ ပြည့်နှစ်တွင် စကော့တလန် တောင်ပေါ်သားဂါဝန်အား ရိုးရာဝတ်စုံအဖြစ် ခေတ်စားစွာ (ဒေသတွင်း၌) ဝတ်ဆင်ခဲ့ကြသည်။ ရိုးရာဝတ်စုံ အပြည့်အစုံမှာ ကြီးမားသောစောင် အား ပခုံးပေါ်ကျော်သည်အထိ ကိုယ်တွင်ပတ်၍ အောက်ပိုင်းအား ဂါဝန်ဝတ်ကာ ခါး၌ ခါးပတ်၊ ပတ်ထားပေးရသည်။ အဆိုပါ ရိုးရာဝတ်စုံသည် အထူးသဖြင့် ချမ်းအေးလွန်းသော ဆောင်းတွင်းည များ၌ လွန်စွာအသုံးဝင်ခဲ့သည်။

၁၇၂၇ ခုနှစ်တွင် သံအရည်ကြိုသည့် နည်းပညာ ထွန်းကားလာခြင်းကြောင့် သံဖြင့် ပြုလုပ်သည့် သံကိုယ်ကျပ်အင်္ကျီများလည်း ပေါ်ပေါက်လာခဲ့သည်။

၁၇၄၅ ခုနှစ်၌ စကော့တလန်တို့၏ သံကိုယ်အင်္ကျီနှင့် ဂါဝန် ဝတ်စုံများအား ကျယ်ပြန့်စွာ မသုံးစွဲနိုင်စေရန် ဗြိတိသျှအစိုးရက ပိတ်ပင်တားမြစ်ခဲ့သည်။ ဗြိတိသျှတို့ လွှမ်းမိုးချုပ်ကိုင်မှုကာလ ကြာမြင့်ပြီး နောက်ပိုင်း အင်္ဂလိပ်ဂါဝန်များအဖြစ် လူသိများလာခဲ့သည်။ ဗြိတိသျှတို့က စကော့တလန်အား ထိန်းချုပ်ထားခဲ့သည့်ကာလမှာ ၃၅ နှစ်တိုင် ရှိခဲ့သည်။



စကော့တလန် ရိုးရာဝတ်စုံဖြင့် လူငယ်များ တီးမှုတ်ကခုန်နေကြပုံ